

ရောမ **ရောမ အသင်းတော်ကို ပေါလုရဲ့ ပေးစာ** **နိဒါန်း**

ရောမ အသင်းတော်ကို ပေါလုရဲ့ ပေးစာ ဟု ခရစ်တော် မွေးဖွားပင်းနောက် ၅၄-၅၈ ခုနှစ်အတွင်း အချိန်တွင် တမန်တော် ပေါလုဟု ရေးသားခဲ့ခြင်း ဖြစ်နိုင်အယ်။ ပေါလုဟု ရောမမြို့ကို မလည်ပတ်သေးသဖြင့် ရောမမြို့ဆံ ခရစ်ယာန်များဖြစ်လဲ့ ယုဒလူမျိုးများနဲ့ ယုဒလူမျိုး မဟုတ်သော သူများပါ ညွှန်ကြားရန် ဟေစဟို ပေးပို့ခဲ့အယ်။ အေးအချိန်တွင် သူတည်းခိုရာ ကောရိန်မြို့ဟု နေ ဟေစဟို ရေးခဲ့အယ်။ လူမျိုးအပေါင်းလို့ဟု ယေရှု ခရစ်တော်ကို ယုံကြည်ယွေ့ နာခံမဲ့အကျောန်း ပေါလု ရေးသားခဲ့အယ် (၁၆.၂၆)။

ရောမ ပေးစာဟု ယေရှု ခရစ်အားဖြင့် ငါလို့ရဆီနိုင်လဲ့ ကယ်တင်ခြင်း အကျောန်းကို ပေါလုဟု ဆိုင်းဆိုင်းလင်းလင်းနဲ့ စေ့စေ့စပ်စပ် ဆိုင်းပြသောကျောန့် နေရာတိုင်းနဲ့ အချိန်တိုင်းတွင် ခရစ်ယာန်များအတွက် အရေးကြီးသော ပအုပ် ဖြစ်အယ်။ ပေါလုဟု ယေရှု ခရစ်တော်ရဲ့ သတင်းကောင်းကို ဓမ္မဟောင်းကျမ်းနဲ့လည်း ချိတ်ဆက်ထားအယ်။ ကျမ်းတတ်ဆရာ အများအပြားဟု ပအုပ်ရဲ့ အဓိကအကျဆုံး အခန်းငယ်မှာ ၁.၁၆ ဖြစ်အယ်ဟု

ထောက်ခံကြအယ်၊ “ငါဟ သတင်းကောင်းတရားအတွက် ဆက်ကြောက်ခြင်း မဆိ၊ အေးအရာဟ ဦးရင်ဆုံး ယုဒလူ နောက်မှာ လူမျိုးခြား ယုံကြည်သူ အားလုံးဟို ကယ်တင် သော ဘုရားသခင်ရဲ့ တန်ခိုး ဖြစ်အယ်။” ရောမရဲ့ ပထမ အပိုင်း (၁—၁၂) ဟ နက်နဲသော ဓမ္မပညာ ဖြစ်ပင်း ဒုတိယ အပိုင်း (၁၃—၁၅) တွင် ခရစ်ယာန် အသက်တာအတွက် လက်တွေ့ကျသော လမ်းညွှန်ချက် များစွာ ပါဆိအယ်။

အကျောန်းအရာ အကျဉ်းချုပ်

၁။ ပေါလုဟ ပုံမှန်ရေးနေကျပုံစံဖြင့် သူ့ကိုယ်သူ မိတ် ဆက်ပင်း သူစသူဆေ စာရေးလဲ့အကျောန်းနဲ့ စတင် အယ် (၁.၁-၁၅)

၂။ အဲပင်းနောက်၊ လူသားရဲ့ အခြေအနေနဲ့ ယေရှု ခရစ်တော်အားဖြင့်သာ ရဆိနိန်သော ကယ်တင်ခြင်း အကျောန်းဟို သူရေးသားအယ် (၁.၁၆—၁၁.၃၆)

၃။ ပင်းနောက်၊ ပေါလုဟ ခရစ်ယာန် အသက်တာ အတွက် လက်တွေ့ကျသော ညွှန်ကြားချက်များစွာဟို ရေးထားအယ် (၁၂.၁—၁၅.၁၃)

၄။ သူဟ ရောမမြို့ဆီ အသင်းတော်ဆီ လူများဟို နှုတ်ဆက်ခြင်းဖြင့် ရောမပေးစာဟို အပီးသတ်ခဲ့ အယ် (၁၆.၁-၂၇)

¹ ဘုရားသခင်ရဲ့ သတင်းကောင်းအတွက် ရွေးချယ် ခြင်း ခံရယွေ့ တမန်တော်အဖြစ် ခေါ်ယူခြင်း ခံရ

သော ခရစ်တော် ယေရှုရဲ့ အစေခံ ငါ ပေါလုဟ စာရေး
လိုက်ပါအယ်။

² မခင်အခါတည်းဟ ဘုရားသခင်ဟ သူရဲ့ ပရော
ဖက်များအားဖြင့် အေးသတင်းကောင်းဟို ကတိထား
ခဲ့ကျောန်း သန့်ဆင်းသော ကျမ်းစာနှိုက် ရေးသားခဲ့
ကျောန်း ဖော်ပြအယ်။

³ အေးအကျောန်းအရာဟ သူရဲ့ သားတော် ငါလို့ရဲ့
သခင် ယေရှု ခရစ်တော်အကျောန်း ဖြစ်အယ်။ အဲသူဟ
လူ့ဇာတိအားဖြင့် ဒါဝိဒ်အမျိုးနွယ်မှ မွေးဖွားအယ်။

⁴ သ န့် ဆု င်း စေသော ဝိညာဉ် တော် အားဖြင့်
ဘုရားသခင်ရဲ့ သားတော်ဖြစ် ကျောန်းဟို ထင်ဆွား
စေဖို့အတွက် ဘုရားသခင်ဟ ကြီးမြတ်သော တန်ခိုး
တော်အားဖြင့် သခင် ယေရှု ခရစ်ဟို သေခြင်းမှ ဆုင်ပြန်
ထမြောက်စေအယ်။

⁵ အေးသခင်ရဲ့ နာမတော်အတွက် လူမျိုးအပေါင်းလို့
ထဲတွင် ယုံကြည်ခြင်းနဲ့ဆိုင်သော နာခံမှုဆီစေရန် ကျေးဇူး
တော်ဟို လည်းကောင်း၊ တမန်တော်ဖြစ်ခြင်း အခွင့်ဟို
လည်းကောင်း၊ ကိုယ်တော်အားဖြင့် ငါလို့ ရအံ့ကြအယ်။

⁶ ရောမမြို့နှိုက်ဆီသော နင်လို့အပေါင်းဟလည်း
ယေရှု ခရစ်တော်နဲ့ သက်ဆိုင်မဲ့အကျောန်း ဘုရားသခင်
ရဲ့ ခေါ်ယူခြင်း ခံရသူများထဲတွင် ပါဝင်ကြအယ်။

⁷ ဘုရားသခင် ချစ်ယွေ့ သန့်ဆင်းသူများအဖြစ် ခေါ်
ယူသော ရောမမြို့သူ မြို့သားအပေါင်းလို့ဆေ ဟေစာ

ဟို ငါ ရေးလိုက်ပါအယ်၊

ငါလို့ အဖ ဘုရားသခင်နဲ့ သခင် ယေရှု ခရစ်တော်မှ
လာသော ကျေးဇူးတော်နဲ့ ငြိမ်းချမ်းခြင်းဟို နင်လို့နှိုက်
ဆီပါစေ။

ကျေးဇူးတော်ချီးမွမ်း ဆုတောင်းခြင်း

⁸ နင်လို့ရဲ့ ယုံကြည်ခြင်းဟ ကမ္ဘာတဝန်းလုံးတွင်
ကျော်ကြားလျက် ဆီသောကျောနဲ့ ငါဟ နင်လို့အားလုံး
အတွက် ငါရဲ့ ဘုရားသခင်ဟို ယေရှု ခရစ်တော်အားဖြင့်
ပထမဦးစွာ ကျေးဇူးတင်အယ်။

⁹ ဟေအကျောန်းအရာနဲ့ ပတ်သက်ယွေ့ ငါ့အတွက်
သက်သေခံပေးသူမှာ သားတော်ရဲ့ သတင်းကောင်းဟို
ဟောပြောခြင်းနှိုက် စိတ်နေလုံး အကြွင်းမဲ့ အစေခံသော
ဘုရားသခင်ဟ ငါရဲ့ သက်သေ ဖြစ်အယ်။

¹⁰ ဘုရားသခင် အလိုဆီပါက မကြာခင် နင်လို့ဆီရာဟို
ငါ လာရလဲ့အခွင့် တခုခုဆီမဲ့အကျောန်း အချိန်တိုင်း ငါ
ဆုတောင်းနေအယ်။

¹¹ အကျောန်းမှာ နင်လို့ ယုံကြည်ခြင်းနှိုက် ခိုင်မြဲမဲ့အ
ကျောန်း နင်လို့အား ဝိညာဉ်ဆုကျေးဇူးဟို ဝေမျှလိုသဖြင့်
ငါဟ နင်လို့ဟို ရမ်းဆွဲ တွေ့ချင်ပါအယ်။

¹² အေးစာဟ နင်လို့နဲ့အတူဆီခါ နင်လို့နဲ့ ငါ နေ
ဦးနေဖက်ရဲ့ ယုံကြည်ခြင်းအားဖြင့် ခွန်အားပေးမှုဟို
အတူတကွ ခံစားနိုင်ရန် ဖြစ်အယ်။

13 ငါ ရဲ့ မိတ်ဆွေ လို့ နင် လို့ ဆေ ဟို အလည် လာ
ဖို့ အကြိမ်များစွာ စီစဉ်ခဲ့သော်လည်း အခုတိုင်အောင်
တားဆီးခြင်းခံရကျောန်းဟို နင်လို့သိဖို့ ငါ အလိုဆီအယ်။
အခြားတပါးသော တပါးအမျိုးသားလို့တွင် အောင်မြင်
သလိုမျိုး နင်လို့တွင် ပြောင်းလဲခြင်းဟို ငါ အလိုဆီအယ်
ဖြစ်ကျောန်း နင်လို့ဟ သတိရရမယ်။

14 ယဉ်ကျေး သူ ဖြစ် စေ၊ ရိုင်းပျ သူ ဖြစ် စေ၊
ပညာတတ် ဖြစ် စေ၊ ပညာမဲ့ ဖြစ် စေ၊ လူအပေါင်း လို့
ရဲ့ သတင်းကောင်းပြော ရမဲ့ အကြွေးဟ ငါ နှိုက်တင်
လျက် ဆီအယ်။

15 အေးကျောန့် ရောမမြို့နှိုက်နေသော နင်လို့ဟိုလည်း
ဘဲ သတင်းကောင်းဟို ဟောပြောရန် စေတနာစိတ် ဆီ
အယ်။

သတင်းကောင်းရဲ့ တန်ခိုး

16 ငါဟ သတင်းကောင်းတရားအတွက် ဆုက်ကြောက်
ခြင်း မဆီ၊ အေးအရာဟ ဦးရင်ဆုံး ယုဒ လူနောက်
မှာ လူမျိုးခြား ယုံကြည်သူ အားလုံးဟို ကယ်တင်သော
ဘုရားသခင်ရဲ့ တန်ခိုး ဖြစ်အယ်။

17 အ ကျောန်းမှာ “ဖြောင့်မတ်သောသူဟ ယုံကြည်
ခြင်းအားဖြင့် အသက်ဆုင်လိမ့်မယ်*” ဟု ကျမ်းစာနှိုက်
ရေးထားလဲ့အတိုင်း ယုံကြည်ခြင်းအပေါ် အခြေခံလျက်

1:13 တ ၁၉.၂၁ 1:16 မာ ၈.၃၈ * 1:17
ဖြောင့်မတ်သောသူဟ ယုံကြည်ခြင်းအားဖြင့် အသက်ဆုင်လိမ့်မယ်၊
အားမဟုတ် ဘုရားသခင်အားဖြင့် ယုံကြည်သောသူဟ ဖြောင့်မတ်စွာ
အသက်ဆုင်လိမ့်မယ်။

ယုံကြည်ခြင်းသို့ ပို့ဆောင်လွှဲ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းတရားဟ ဟေသတင်းကောင်းတရားနှိုက် ထင်ဆွားလျက်ဆီအယ်။

လူသားလို့ရဲ့ အပစ်များ

18 ဘုရားသခင်ရဲ့ အမျက်တော်ဟ ခေါင်းခင်မှ ထင်ဆွားလျက် သမ္မာတရားဟို မတရားမှုဖြင့် တားဆီးပိတ်ပင်သော လူလို့ရဲ့ ဘုရားတရားမဲ့ခြင်းနဲ့ မတရားမှု အလုံးစုံလို့ အပေါ်သို့ သက်ရောက်အယ်။

19 အေးသူလို့အား ဘုရားသခင်တတ်တိုင်း ဆွင်းလင်းစွာ ဖော်ပြသဖြင့် ကိုယ်တော်ရဲ့ အကျောန်းနဲ့ ပတ်သက်ပင်း သိနိန်ခွင့်ဆီသမျှသော အကျောန်းအရာလို့ဟို ဆွင်းလင်းစွာ သိရအယ်။

20 ဘုရားသခင်ဟ ဟေလောကဟို ဖန်ဆင်းချိန်မှစယွေ့သူရဲ့ မမျှော်ရလွှဲ ဂုဏ်အင်္ဂါများ တည်းဟူသော ထာဝရတန်ခိုးနဲ့ ဘုရားဖြစ်ခြင်းလို့ဟ ဖန်ဆင်းသော အရာများဟို ထောက်ရှုပင်း ဆွင်းလင်းစွာ မျော်ခဲ့ရအယ်။ အေးလိုမို့ လူတွေဟ ဆင်ခြေပေးစရာ လုံးဝ မဆီတော့ပေ။

21 သူ လို့ ဟ ဘုရားသခင် ဟို သိ ကြ သော်လည်း ကိုယ်တော်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းသင့်လွှဲအတိုင်း မချီးမွမ်းကြ၊ ကျေးဇူးတင်သင့်လွှဲ အတိုင်း မတင်ကြပေ။ အဲအစား အကျိုးမဲ့သော အရာများဟိုသာ တွေးတော

ဆင်ခြင်လျက် နေကြပင်း သူလို့ရဲ့ စိတ်နေလုံး မိုက်မဲခြင်း
ဟလည်း မိုက်ယွေ့ နေအယ်။

²² သူလို့ဟ ကိုယ့်ကိုယ်ကို ပညာဆီအယ်လို့ ဟောကြ
ပေမဲ့လည်း သူလို့ဟ ပညာမဲ့သူများ ဖြစ်ကြအယ်။

²³ သူလို့ဟ မသေနိုင်သော ဘုရားသခင်ဟို ကိုးကွယ်
ရမဲ့အစား သေတတ်သောလူ၊ ငက်များ၊ အကောင်များ၊
တွားတတ်သော သတ္တဝါများနဲ့ တူလဲ ရုပ်တုများဟို သူလို့
ဝတ်ပြုကိုးကွယ်ကြအယ်။

²⁴ အေးကျောနဲ့ ဘုရားသခင်ဟ သူလို့ရဲ့ စိတ်နေလုံး
ဆန္ဒများဖြစ်လဲ စုတ်ပဲ့သောအရာများဟို ပြုလုပ်ရန် လူ
လို့အား ပေးခဲ့ပင်း သူလို့ဟ အချင်းချင်းအား ခန္ဓာကိုယ်
ဟို ဆုတ်စရာကောင်းလဲ အရာများဟို ပြုလုပ်ခဲ့အယ်။

²⁵ သူလို့ဟ ဘုရားသခင်နဲ့ ပတ်သက်လဲ အမန်တရား
ကို လိမ်လည်လှည့်စားခြင်းနဲ့ လဲလှယ်ပင်း သူလို့ဟ
ထာဝရကာလတိုင်အောင် ချီးမွန်း ကိုးကွယ်ရမဲ့ ဖန်ဆင်း
ဆွင်ဟို ပယ်လောယွေ့ ဖန်ဆင်းထားသော အရာများဟို
ကိုးကွယ်ကြအယ်။

²⁶ သူလို့ဟ အေးလို့ လုပ်ကြသောကျောနဲ့ ဘုရားသခင်
ဟ သူလို့ဟို ဆုတ်ဖို့ကောင်းလဲ ကိလေသာ လက်ဟို
အပ်လိုက်အယ်။ သူလို့ထဲမှ မိန်းမများပင် သဘာဝများ
ဟို ဆန့်ကျင်ပင်း သဘာဝမဟုတ်လဲ အပြုမူများဘက်ဟို
လိုက်ကြအယ်။

²⁷ အေးနည်းအတိုင်း ယောက်ျားလို့ဟလည်း မိန်းမ

နဲ့ သဘာဝအတိုင်း ဆက်ဆံမှုဟို မပြုဘဲ ယောက်ျား အချင်းချင်း ကိလေသာစိတ် ဆံကြအယ်။ ယောက်ျားလို့ ဟု အချင်းချင်း ဆက်ဖွယ်သောအမှုလို့ဟို လုပ်ကြသဖြင့် မိမိလို့မားယွင်းလဲ အကျင့်အတွက် အပစ်ဒဏ်ဟို သူလို့ တတ်တိုင်း ခံရကြအယ်။

28 အေးမှတပါး သူလို့ဟ ဘုရားသခင်ဟို မသိမှတ်လို့ သောကျောနဲ့ ဘုရားသခင်ဟ သူလို့ဟို ယုတ်ညံ့သော စိတ်ဆေဟို အပ်လိုက်သဖြင့် သူလို့ဟ မပြုအပ်သောအရာ များဟို ပြုကြကုန်အယ်။

29 သူလို့ဟ အမျိုးမျိုးသော ဆိုးယုတ်မှိုက်မဲခြင်း၊ ဆိုးညစ်ခြင်း၊ လောဘလွန်ကျူးခြင်း၊ အကျင့်ပျက်ခြင်း၊ မနာလိုခြင်း၊ သူ့အသက် ကို သတ် ခြင်း၊ ရန်ဖြစ် ခြင်း၊ လှည့်စားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း စလဲ အပစ်များဟို ကျူးလွန် ကြအယ်။ သူလို့ဟ အတင်းတုတ်ကြအယ်။

30 တခြားသောသူဟို မကောင်းသော စကားများဟို ပြောကြအယ်။ ဘုရားသခင်ဟို မုန်းသောသူ၊ စော်ကားသောသူ၊[†] မာန်မာန ထောင်လွှားသောသူ၊ ဝါကြွေးသော သူများ ဖြစ်ကြအယ်။ မကောင်းလဲအရာများဟို စဉ်းစား တတ်ကြအယ်။ မိမိလို့ရဲ့ မိဘစကားဟို နားမထောင်ကြ။

31 အသိတရား မဆံကြ၊ သူလို့ဟ ကတိမတည်ကြ၊ သူ လို့ဟ သနားကြင်နာစိတ် မဆံကြ။

[†] 1:30 ဘုရားသခင်ဟို မုန်းသောသူ၊ စော်ကားသောသူ၊ အဲဟာမဟုတ်ရင် ဘုရားသခင်မုန်းသောသူနဲ့ စော်ကားသောသူ။

³² အေးလို့သော အကျင့်ဆိသူလို့ဟ သေပစ် ခံထိုက်တာ
ဟို ဘုရားသခင် စီရင်ကျောန်းဟို သူလို့ သိလျက်ပင် မိမိ
တတ်တိုင်း ဟေအမှုများဟို ဆက်လက်ယွေ့ ကျင့်ယုံမက
ဘဲ၊ အေးလို့ ပြုကြသူများဟိုလည်း အားပေးအားမြှောက်
လုပ်ကြအယ်။

2

ဘုရားသခင်ရဲ့ တရားစီရင်ခြင်း

¹ ငါ့မိတ်ဆွေ၊ နင်ဟ တခြားသူများဟို တရားစီရင်
သလော၊ နင်ဟ စသူ ဖြစ်နေပါစေ အပစ်စီရင်နိန်လဲ့
အခြေအနေမဆီ။ အကျောန်းမှာ သူတပါးဟို စီရင်ရာတွင်
ကိုယ်အပစ်ဆိကျောန်းဟို စီရင်ဆုံးဖြတ်ရာရောက်အယ်။

² အေး လို့ အကျင့် ဟို ကျင့် ကြ သော သူ လို့ ဟို
တရားစီရင်သောအခါ ဘုရားသခင်ဟ မန်ကန်ကျောန်းဟို
ငါလို့သိအယ်။

³ အဲလိုလဲ မိတ်ဆွေ၊ သူတပါးဟို စစ်ကြောစီရင်လဲ့
အေးအရာများဟို တတ်တိုင်း ပြုလုပ်လဲ့သူ ဘုရားသခင်
ရဲ့ တရားစီရင်ချက်မှ လွတ်နိန်မယ်လို့ နင်ထင်သလော။

⁴ အဲဟာမဟုတ်ရင် သူရဲ့ ကြီးမားလဲ့ ကြင်နာမှု၊ စိတ်
ဆုည့်ခြင်းနဲ့ သည်းခံစိတ် ဆီခြင်းလို့ဟို မထိမ့်မြင်ပြု
သလော။ ဘုရားသခင်ဟ နင့်ဟို နောင်တရဖို့ရန် လမ်းပြ
ပို့ဆောင်လျက် ဆိသောကျောန့် ကိုယ်တော်ဟ ကြင်နာ
ကျောန်းဟို နင် အမန်သိအယ်။

5 အဲလိုလဲ နင်ဟ ခေါင်းမာမှုနဲ့ နောင်တမရသော နေလုံးသားဆီသောကျောနဲ့ နင်ဟ အမျက်တော်နေ့ တည်းဟူသော ဘုရားသခင်ရဲ့ ဖြောင့်မတ်လဲ့ တရားစီရင်ခြင်း ထင်ဆွားရာနေ့နှိုက် အမျက်တော်ဟို မိမိဖို့ သိုမှီးလျက် ဆီအယ်။

6 ဘုရားသခင်ဟ လူ့အယောက်စီတိုင်းဟို မိမိလို့ လုပ်ခဲ့လဲ့အရာအတိုင်း အကျိုးအပစ်ဟို ပေးလိမ့်မယ်။

7 တချို့လူတွေဟ ဆက်ပင်း ကောင်းလဲ့အရာဟို လုပ်လျက် ဘုန်းအသရေနဲ့ ဂုဏ်ပြုခြင်းဟို လည်းကောင်း၊ သေခြင်းနဲ့လွတ်လဲ့ ဖဝါဟို ဆွာသော သူလို့အား ဘုရားသခင်ဟ ထာဝရ အသက် ပေးလိမ့်မယ်။

8 တချို့လူတွေဟ တကိုယ်ကောင်းဆန်လဲ့ သဘောဆီယွေ့ အမန်တရားဟို ငြင်းပယ်ပင်း မကောင်းသော အရာများနောက်ဟို လိုက်ကြသူများဟို ဘုရားသခင်ဟ သူရဲ့ ဒေါသနဲ့ အူထော့တာဟို သူလို့ အပေါ်မှာ သွန်းလောင်းလိမ့်မယ်။

9 အရင်ဆုံး ယုဒလူ၊ အဲပင်းရင် လူမျိုးခြားလို့ မကောင်းတာဟို လုပ်သူအပေါင်းလို့ဟ ဆင်းရဲဒုက္ခဝေဒနာနဲ့ နာကျင်မှုဝေဒနာဟို ခံရကြမယ်။

10 အဲလိုလဲ ဦးရင် ယုဒလူ၊ အေးနောက် လူမျိုးခြားလို့တွင် ကောင်းတာလုပ်သူလို့အား ဘုရားသခင်ဟ ဘုန်းတော်ဟို လည်းကောင်း၊ ဂုဏ်အသရေနဲ့ ငြိမ်သက်ခြင်းဟို လည်းကောင်း ပေးလိမ့်မယ်။

11 အကျောနန်းမှာ ဘုရားသခင်ဟ လူတိုင်းဟို မျက်နှာမ

လိုက်ဘဲ တရားစီရင်အယ်။

12 ပညတ်တရား မဆိဘဲ အပစ်လုပ်ကြသောသူ စသူမ
ဆို ပညတ်တရား မပါဘဲ ပျက်စီးရကြမယ် ဖြစ်အယ်။
ပညတ်တရားဆီလဲ့ ယုဒအမျိုးနှိုက် အပစ်ကျူးလွန်လဲ့
အခါ သူလို့ဟ ပညတ်တရားရဲ့ စီရင်ခြင်းဟို ခံရလိမ့်မယ်။

13 အကျောန်းမှာ ပညတ်တရားဟို ကြားနာသောသူ
လို့ဟ ဘုရားသခင် ဆွေတော်နှိုက် ဖြောင့်မတ်ကြတာ
မဟုတ်။ ပညတ်တရားဟို လိုက်နာသော သူလို့သာလျှင်
ဖြောင့်မတ်တာဟု အသိအမှတ်ပြုခြင်းဟို ခံရကြအယ်။

14 ပညတ်တရား မဆိသော လူမျိုးခြားလို့ဟ ပညတ်
တရားရဲ့ ပြဋ္ဌာန်းချက်များဟို အလိုအလျောက် လိုက်နာ
ကျင့်သုံးကြသောအခါ သူလို့နှိုက် ပညတ်တရား မဆိ
သော်လည်း သူလို့တတ်တိုင်းဟ မိမိလို့အတွက် ပညတ်
တရား ဖြစ်လာကြအယ်။

15 သူလို့ရဲ့ အမှုအကျင့်ဟ ပညတ်တရားဟို သူလို့ရဲ့ နေ
လုံးသားနှိုက် ရေးထားတယ်ဟို ပြအယ်။ သူလို့ရဲ့ အတွေး
အမြင်များဟလည်း အေးအရာဟ မန်ကန်ကျောန်း ပြ
အယ်။ သူလို့ရဲ့ အကြံအစည်များဟ တခါတရံ စွပ်စွဲလေ့
ဆိပင်း တခါတလေ သူလို့ဟို ကာကွယ်ပေးသောကျောန်
ဖြစ်အယ်။

16 အားပင်း ငါဟောပြောလဲ့ သတင်းကောင်းအရ
လူအားလုံးလို့ရဲ့ လျှို့ဝှက်ကြံစည်ချက်များဟို ယေရှု
ခရစ်အားဖြင့် ဘုရားသခင် စစ်ဆေးစီရင်သောနေ့နှိုက်

ဖြစ်လိမ့်မယ်။

ယုဒအမျိုးသားများနဲ့ ပညတ်တရား

¹⁷ နင်ဟ စလိုလဲ၊ နင်ဟ နင့်ကိုယ်နင် ယုဒအမျိုးသား လို့ခေါ်ပင်း ပညတ်တရားဟို အမှီပြုပင်း ဘုရားသခင်အ ကျောင်း ဝါကြွားလျက်

¹⁸ အလိုတော် ဟို သိသောသူ၊ ပညတ်တရား ရဲ့ သင်ကြားချက်အားဖြင့် ဖယ်ဟာဟ အမန်လဲဆိုတာဟို ပိုင်းခြားတတ်သောသူ ဖြစ်တာနဲ့၊

¹⁹ မျက်စေ့ကန်းလဲ့လူလို့အား လမ်းပြလဲ့သောသူ၊ မိုက် နှိုက် နေသောသူလို့ဟို လင်းစေသောသူ၊

²⁰ မိုက်မဲသောသူအတွက် သင်ကြားသောသူ၊ မသိနား မလည်သူလို့ရဲ့ ဆရာဖြစ်သောသူ၊ ပညတ်ကျမ်းနှိုက် နင် လို့ဟ အသိပညာနဲ့ အမန်တရားလို့ အပြောအဝပါဆံကျော န်း နင်လို့ ယုံကြည်စိတ်ချအယ်။

²¹ သူများဟို သင်ကြားပေးလဲ့သူ ပစာကျောနဲ့ နင် လို့တတ်တိုင်း မသင်ကြသလော၊ နင်ဟ “မခိုးရ” ဟု ဟောပြောထားသော်လည်း နင်လို့တတ်တိုင်း ခိုးယူရသ လော။

²² နင်ဟ “အိုင်ထောင်ရေး မဖောက်ပြန်ရ” လို့ ပြော ပေမဲ့လည်း နင်တတ်တိုင်း ပစ်မားသလော၊ နင်ဟ ရုပ်တု ဟို စက်ဆုပ်လျက်ပင် ဗိမာန်တော်ဟို နင်လုယူဖျက်ဆီး သလော။

²³ နင်ဟ ဘုရားသခင်ရဲ့ ပညတ်တရားဟို အမှီပြုပင်း ဝါကြွားပေမဲ့လည်း အေးပညတ်တရားဟို ချိုးဖောက်ခြင်း

အားဖြင့် ဘုရားသခင်ရဲ့ အသရေကို ရှုတ်ချသလော။

24 ကျမ်းစာ ပြောချက်အရ “ယုဒလူမျိုးလို့ကျောနဲ့ လူမျိုးခြားလို့ဟ ဘုရားသခင်ကို မကောင်းတာ ပြောကြအယ်။”

25 နင်ဟ ပညတ်တရားကို ကျင့်သုံးရင် နင်ရဲ့ အရေဖျားလှီးခြင်းဟ တန်ဖိုးဆီအယ်။ အဲလိုလဲ နင်ဟ ပညတ်တရားကို မကျင့်သုံးရင် နင်ရဲ့ အရေဖျားလှီးဟ အရေဖျားမလှီးသလိုမျိုး ဖြစ်အယ်။

26 အရေဖျားလှီးခြင်း မခံလဲ လူမျိုးခြားဖြစ်ရင် ပညတ်တရားရဲ့ လိုအပ်ချက်အတိုင်း လိုက်နာအယ်ဆိုရင် အေးသူဟို ဘုရားသခင်ဟ အရေဖျားလှီးခြင်း ခံသူလိုမျိုး မှတ်ယူမယ် မဟုတ်လော။

27 နင်ဟ ရေးသားထားလဲ ပညတ်တရားနဲ့ အရေဖျားလှီးခြင်းကို ခံယူရဆီသူ ဖြစ်ပါလျက် ပညတ်တရားကို ချိုးဖောက်သောကျောနဲ့ ရုပ်ပိုင်းဆိုင်ရာ အရေဖျားလှီးခြင်းကို မခံရသော်လည်း ပညတ်တရားကို နာခံကြသော လူမျိုးခြားလို့ဟ နင်လို့ ယုဒလူလို့အား အပစ်ဒဏ်စီရင်ကြလိမ့်မယ်။

28 နောက်မှာ အမန်တကယ် အရေဖျားလှီးခြင်းကို ခံသော တကယ့် ယုဒလူမျိုးဟ စသူလုန်း၊ အပြင်အားဖြင့် သာ အရေဖျားလှီးခြင်း ခံရသော ယုဒလူမျိုးဟာ ယုဒလူမျိုး အစစ်မဟုတ်။

29 အတွင်းသဘောအားဖြင့် ယုဒလူမျိုး ဖြစ်သောသူ

သာလျှင် ယုဒလူမျိုး အစစ်အမန်ဖြစ်ပင်း အကွာရာတင်
ထားသော တရားအားဖြင့် မဟုတ်ဘဲ ဝိညာဉ်တော်
အားဖြင့် ဖြစ်သော စိတ်နေလုံးရဲ့ အရေဖျားလှီးခြင်းပင်
အရေဖျားလှီးခြင်း အစစ်အမန် ဖြစ်အယ်။ အေးလို့သော
သူဟာ လူလို့ဆေမှ မဟုတ်ဘဲ ဘုရားသခင်ဆေမှ ချီးမွန်း
ခြင်းဟို ခံရအယ်။

3

¹ သို့ဖြစ်ရင် ယုဒလူလို့ဟာ လူမျိုးခြားလို့ထက် ပိုပင်း
ကောင်းမြတ်သလော၊ အဲဟာမဟုတ်ရင် အရေဖျားလှီး
ခြင်းဟို ခံခြင်းနှိုက် တန်ဖိုးဆီသလော။

² အဖက်ဖက်နှိုက် အကျိုးများစွာ ဆီအယ်။ ပထမ
အနေနဲ့ သူလို့နှိုက် ဘုရားသခင်ရဲ့ နှုတ်ကပတ် တရား
တော်များဟို ယုံကြည်အပ်နှံထားအယ်။

³ အဲလိုလဲ သူလို့ထဲဟာ တချို့ဟာ သစ္စာဆီဝူး ဆိုရင်
ကော၊ ဒါဟာ ဘုရားသခင်ဟာ သစ္စာဆီဝူးလို့ ဆိုလိုရမ
လော။

⁴ လုံးဝ မဟုတ်ပါ၊ လူသားအားလုံးဟာ ဝါသောသူများ
ဖြစ် ကြသော်လည်း ဘုရားသခင် ဟာ မန် ကန် ရ မယ်။
ကျမ်းစာပြောတာဟာ၊

“နင်ပြောလဲ့စကား မန်တယ်ဆိုတာဟို နင့်ဟို ပြရမယ်၊
နင် တရားစီရင်ရသော အချိန်တွင် နင့်အမှုဟို အနိန်
ရဆီရမယ်” လို့ မိန့်အယ်။

5 အဲလိုလဲ ငါလို့ မတရားအမှုဟ ဘုရားသခင်ရဲ့
 ဖြောင့်မတ်ခြင်းဟို ထင်ဆွားစေရင် စလို ဟောရမလဲ။
 အူထော့ဟို သက်ရောက်စေသော ဘုရားသခင်ဟ လူသား
 အနေနဲ့ မတရားသော အဆိုင်ဖြစ်သလော။

6 လုံးလုံး ဟုတ်ဝူး။ ဘုရားသခင်ဟ တရားမျှတမှု မဆီ
 ရင် လောကဟို စလို တရားစီရင်မလုန်း။

7 အဲလိုလဲ ငါရဲ့ သစ္စာမဲ့မှုဟ သူရဲ့ အမန်တရားဟို ပိုမို
 ဆိုင်းလင်းစွာ ဖော်ပြခြင်းဖြင့် ဘုရားသခင်ရဲ့ ဘုန်းတော်
 ဟို ထင်ဆွားစေရင်ကော၊ ငါဟ ပစာကျောနဲ့ အပစ်သား
 များအနေဖြင့် အပစ်စီရင် ခံရသေးမလုန်း။

8 “အကောင်းဖြစ်လာစေရန် အဆိုးဟို ငါလို့လုပ်ကြ”
 လို့ ပြောယွေ့ မရန်နိသလော။ အေးလို့ပင် ငါဟောတာဟို
 လူတချို့လို့ဟ အပစ်တင် စွပ်စွဲပင်း ငါ့ဟို ဖော်ကားကြ
 လေပီ၊ အေးလူလို့ဟ အပစ်ဒဏ် စီရင်ခြင်းဟို ခံထိုက်တဲ့
 အတိုင်း အမန်ခံရကြလိမ့်မယ်။

ဖြောင့်မတ်သောသူ တယောက်မှ မဆီ

9 ငါလို့မူကား ယုဒလူဟ လူမျိုးခြားလို့ထက် သာလွန်
 ကောင်းမွန်လဲ့ အခြေအနေတွင် ဆိုကြသလော။ လုံးလုံး
 ဟုတ်ဝူး* ယုဒလူ ဖြစ်စေ၊ လူမျိုးခြား ဖြစ်စေ၊ လူအ

* 3:9 လူမျိုးခြားလို့ထက် သာလွန်ကောင်းမွန်လဲ့ အခြေအနေတွင်
 ဆိုကြသလော။ လုံးလုံး ဟုတ်ဝူး၊ အဲဟာမဟုတ်ရင် လူမျိုးခြားလို့ထက်
 သာတဲ့ အခြေအနေတွင်ဆိုကြသလော၊ အကုန်လုံးအတူတော့မဟုတ်ဝူး။

ပေါင်းလို့ဟ အပစ်တရားအောက်နှိုက် ဆိကျောင်းဟို
အထက်ဟ ငါပြခဲ့ပီ။

10 ကျမ်းစာနှိုက်၊

“ဖြောင့်မတ်သောသူ မဆီ၊ တယောက်မှ မဆီ၊

11 ပညာဆီ တယောက်မှ မဆီ၊

ဘုရားသခင် ဟို ကိုးကွယ် သော သူ တယောက်မှ
မဆီ။

12 လူအားလုံးဟ ဘုရားသခင်ဆေမှ လမ်းလွဲသွားကြပီ၊
သူလို့အားလုံးဟ တညီတညွတ်ထဲ မားယွင်းလျက်
ဆံကြပီ၊

ကောင်းသော အကျင့်ဟို ကျင့်သူဟူယွေ့ မဆီ၊ တ
ယောက်မှ မဆီ။

13 သူလို့ရဲ့ လည်ချောင်းဟ ဖွင့်ထားသော လုတ်တိန်းတွင်း
ဖြစ်အယ်၊

သူလို့ဟ လျှာနဲ့ လှည့်စားတတ်ကြအယ်။

သူလို့ နှုတ်ခမ်းမှ မြေအဆိပ်လိုမျိုး အဆိပ် ဆီ
အယ်။

14 သူလို့ပြောလဲ့အသံဟ ခါးသီးသော ကျိန်ခြင်းနဲ့
ပြောအယ်။

15 သူလို့ဟ သူများဟို သတ်ရန် ရမ်းဆွဲမြန်ကြအယ်။

16 သူလို့သွားလေရာအရပ်နှိုက် သူလို့ လက်ချက်ဖြင့်
ပျက်စီးဆုံးရှုံးမှု ဆီအယ်၊

17 သူလို့ဟ ငြိမ်းချမ်းရေး လမ်းစဉ်ဟို မသိကြ၊

18 သူ့လို့တွင် ဘုရားသခင်ဟို ကြောက်ရွံ့ခြင်း မဆံ
ကြ” ဟု ရေးထားအယ်။

19 ပညတ်တရား ဆိုထားသမျှလို့ဟ ပညတ်တရား
အောက်နှိုက် ဆိုသော သူများအတွက် ဆိုထားကျော
န်း အခု ငါလို့ သိကြအယ်။ အဲလိုမို့ စလောင်ဆံသမျှ
ဟ ပိတ်ထားခြင်း ခံရယွေ့ လောကီသားအပေါင်းလို့ဟ
ဘုရားသခင်ရဲ့ တရားစီရင်ခြင်း လက်အောက်ဟို ကျ
ရောက်ကြရန် ဖြစ်အယ်။

20 အကျောန်းမှာ ပညတ်တရားရဲ့ အကျင့်အားဖြင့်
ဘုရားသခင်ရဲ့ ဆွေတော်နှိုက် စသူမှ ဖြောင့်မတ်ရာဟို
မရောက်နိုင်။ ပညတ်တရားရဲ့ ဆောင်ရွက်ချက်မှာ ငါလို့
ဟ အပစ်ဆံကျောန်းဟို သိစေချင်အယ်။

ဘုရားသခင် အဆွေနှိုက် ငါလို့ စလို ဖြောင့်မတ်လုန်း

21 အဲလိုလဲ အခုအခါနှိုက် ပညတ်တရားနဲ့ ပရောဖက်
များ သက်သေခံသော ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းဟ
ပညတ်တရား မပါဘဲ ထင်ဆွားလေပီ။

22 ဘုရားသခင်ဟ လူတွေ အား ယေရှု ခရစ် ဟို
ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်စေအယ်။ ခရစ်တော်ဟို
ယုံကြည်သောသူ အပေါင်းလို့အား ဘုရားသခင်ဟ အေး
အရာများဟို ပြုအယ်။ ပစာကိုဆိုသော် လူအားလုံးဟ လုံး
ဝခြားနားခြင်း မဆံသောကျောန် ဖြစ်အယ်။

23 လူတိုင်း ဟု အပစ်ပြုကြပင်း ဘုရားသခင်ရဲ့ ကယ်တင်ခြင်း မျက်မှောက်တော်နဲ့ ဝေးကွာအယ်။

24 အဲလိုလဲ ဘုရားသခင်ရဲ့ အလကားကား ကျေးဇူးတော်ကျောနဲ့ သူ့လိုဟို ယေရှု ခရစ်ရဲ့ ရွေးနှုတ်ခြင်း အားဖြင့် ဖြောင့်မတ်ရာဟို ရောက်စေအယ်။

25-26 ဘုရားသခင်ဟု သူရဲ့ အသွေးတော်အားဖြင့်[†] လူလို့အား အပစ်များဟို ယုံကြည်သောအားဖြင့် အပစ်ခွင့်လွတ်ခြင်း ခံရမဲ့နည်းလမ်း ဖြစ်လာစေရန် သူ့ဟို ပူဇော်သကာ ဖြစ်စေခဲ့အယ်။ ဘုရားသခင်ဟု ဖြောင့်မတ်ကျောနဲ့ဟို ပြသရန် အေးအရာဟို ပြုလုပ်ခဲ့အယ်။ အရင်တုန်းဟု ကိုယ်တော်ဟု စိတ်ရှည်သည်းခံပင်းရင် လူလို့ ကျူးလွန်ခဲ့လဲ့ အပစ်များအတွက် အပစ်မယူဘဲ နေပေမဲ့လည်း၊ အခုခေတ်ကာလနှိုက် ကိုယ်တော်ဟု ဖြောင့်မတ်ခြင်း တရားဟို ထင်ဆွားစေရန် လူလို့ရဲ့ အပစ်များဟို အရေးယူအယ်။ အေးနည်းအားဖြင့် ဘုရားသခင်ဟု သူတတ်တိုင်း မန်ကန်ကျောနဲ့ ပြသပင်း ယေရှုဟို ယုံကြည်သောသူတိုင်း ဖြောင့်မတ်ခြင်းဟို ပေးခဲ့အယ်။

27 သို့ဖြစ်ရင် ငါလို့ဟု ဝါကြွားနိန်စရာအကျောနဲ့ ပစာနားမှာ ဆိမလုန်း၊ အေးအကျောနဲ့ပြချက်ဟု ဘာလဲ။ ပညတ်တရားဟို ငါလို့ ကျင့်သုံးခြင်း အားဖြင့်လော။ မဟုတ်ပါ။ ငါလို့ ယုံကြည်လဲ့အတွက်ကျောနဲ့ ဖြစ်အယ်။

28 အကျောနဲ့မှာ လူဟု ယုံကြည်ခြင်းအားဖြင့်သာလျှင်

[†] 3:25-26 သူရဲ့ အသွေးတော်အားဖြင့်၊ အဲဟာမဟုတ်ရင် သူရဲ့ အသေခံယဇ်ပူဇော်ခြင်းအားဖြင့်။

ဘုရားသခင်ဟု ဖြောင့်မတ်သောသူအဖြစ် သတ်မှတ်ပင်း ပညတ်တရားကို ကျင့်ခြင်းအားဖြင့် မရဆီနိန်ကျောန်း ငါလို့ အခုသိကြပြီ ဖြစ်အယ်။

²⁹ ဘုရားသခင်ဟု ယုဒလူလို့ရဲ့ ဘုရားသာ ဖြစ်သလော၊ လူမျိုးခြားလို့ရဲ့ ဘုရား ဖြစ်အယ် မဟုတ်လော၊ ဟုတ်အယ်။

³⁰ အရေဖျားလှီးခြင်း ခံသောသူကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်အယ်ဟု အသိအမှတ်ပြုယွေ့ အရေဖျားလှီးခြင်း မခံသောသူလို့ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်အယ်ဟု အသိအမှတ်ပြုသော ဘုရားသခင်ဟု တဆူတည်း ဖြစ်အယ်။

³¹ အဲယုံကြည်ခြင်းအားဖြင့် ငါလို့ဟု ပညတ်တရားကို ပယ်ဖျက်တာကို ဆိုလိုသလော။ လုံးလုံး ဟုတ်ဝူ။ ပညတ်တရားကို အတည်ပြုခြင်းသာ ဖြစ်အယ်။

4

အာဗြဟံ

¹ အေးလို့ဖြစ်ယွေ့ ငါလို့ လူမျိုးရဲ့ အဖဖြစ်လဲ့ အာဗြဟံရဲ့ အကျောန်းကို ငါလို့ စလို ပြောရမလုန်း။ သူရဲ့ အတွေ့အကြုံဟု ပစာလုန်း။

² အာဗြဟံဟု အကျင့်အားဖြင့် ဖြောင့်မတ်တာဟု အသိအမှတ်ပြုခံရတာ မန်ရင် သူနှိုက် ဝါကြွားစရာအ

ကျောက်ဆံပေမဲ့ ဘုရားသခင် ဆွေတော်နှိုက် အေးလို့ မဟုတ်ပေ။

³ ကျမ်းစာ ဟော တာ ဟ “အာ မြ ဟံ သည် ဘုရား ဟို ယုံကြည်တာဖြစ်ပင်း သူ့ရဲ့ ယုံကြည်ခြင်း ကျောက်ဆံ ဘုရားသခင်ဟာ ဖြောင့်မတ်အယ်” ဟု လက်ခံအယ်။

⁴ လူတယောက်ဟာ အလုပ်လုပ်သော သူလို့အား အားခ ပေးပေမဲ့လည်း အေးပိတ်ဆန်ဟာ လက်ဆောင်ရလဲ့အရာ မဟုတ်ဘဲ ရသင့်ရထိုက်လဲ့အရာအဖြစ် မှတ်ယူရအယ်။

⁵ အဲလိုလဲ အကျင့်မဆီသောသူဟာ မတရားသောသူရဲ့ အပစ်ဟို ဖြေသော ဘုရားသခင်အား ယုံကြည်ရင် သူ့ရဲ့ ယုံကြည်ခြင်းဟို ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်အယ်။

⁶ အေးအတူ ဒါဝိဒ်ဟလည်း ဘုရားသခင်ဟာ အကျင့်ဟို မထောက်ဘဲ ဖြောင့်မတ်တာဟု သတ်မှတ်ခြင်းခံရသော သူရဲ့ မင်္ဂလာဟို ပြောဆိုရာနှိုက်။

⁷ “တရားမဲ့သော အမှုများဟို ခွင့်လွှတ်ခြင်းခံရသောသူ၊ အပစ်များ ဖုံးအုပ်ခြင်းခံရသောသူဟာ မင်္ဂလာဆီ အယ်။

⁸ ထာဝရဘုရား အပစ်တင်ခြင်း မခံရသောသူဟာ မင်္ဂလာ ဆီအယ်” ဟု ဆိုအယ်။

⁹ ဒါဝိဒ် ပြောခဲ့သော အေးမင်္ဂလာဟာ အရေဖျားလှီး ခြင်း ခံသူလို့သာ ပိုင်ဆိုင်သလော၊ မဟုတ်ပါ အရေဖျား လှီးခြင်းဟို မခံသော သူလို့ဟလည်း ပိုင်ဆိုင်ရအယ်။ အ ကျောက်ဆံမှာ ငါလို့ ဖော်ပြခဲ့သော ကျမ်းစာအရ “အာမြဟံ

ဟ ဘုရားဟို ယုံကြည်သောကျောနဲ့ ဘုရားသခင်ဟ သူဟို
 ဖြောင့်မတ်သောသူလိုမျိုး လက်ခံအယ်။”

10 အေးအရာဟ ပစာအချိန်မှာ ဖြစ်မလုန်း။ အာဗြဟံဟ
 အရေဖျားလှီးခြင်းဟို ခံပင်းမှလော အဲဟာမဟုတ်ရင် မခံ
 ခင်လော။ ခံပင်းမှ မဟုတ်၊ မခံခင်ကတည်းက ဖြစ်အယ်။

11 အေးလို့ဖြင့် အာဗြဟံဟ အရေးဖျားမလှီးမီ ယုံကြည်
 ခြင်းအားဖြင့် ရဆိသော ဖြောင့်မတ်ခြင်းရဲ့ တံဆိပ်အဖြစ်
 အရေဖျားလှီးခြင်းရဲ့ အမှတ်လက္ခဏာဟို ခံယူအယ်။ ဟေ
 စာဟ အာဗြဟံအား အရေဖျားမလှီးဘဲ ယုံကြည်သော
 သူအပေါင်းလို့ရဲ့ အဖဖြစ်စေရန်နဲ့ အေးသူလို့ဟလည်း
 ဖြောင့်မတ်ခြင်းဟို ရဆိကြစေရန်အတွက် ဖြစ်အယ်။

12 အဲအပြင် အာဗြဟံအား အရေဖျားလှီးထားသော သူ
 လို့ရဲ့ အဖ ဖြစ်စေရန်နဲ့ အရေဖျား မလှီးထားသောသူ သာ
 မကဘဲ အရေဖျား မလှီးခင်ကပင် ငါလို့အဖ အာဗြဟံနှိုက်
 ဆိသော ယုံကြည်ခြင်း ခြေရာဟို လိုက်ဆောက်သော သူ
 လို့ရဲ့ အဖ ဖြစ်စေရန်အတွက် ဖြစ်အယ်။

ဘုရားသခင်ရဲ့ ကတိတော်ဟ ယုံကြည်ခြင်းအားဖြင့်
 ရဆိခြင်း

13 ဘုရားသခင်ဟ အာဗြဟံနဲ့ သူရဲ့ အမျိုးနွယ်လို့
 အား လောကဟို ပိုင်စေမယ်လို့ ကတိထားသောအခါ၊ အာ
 ဗြဟံဟ ပညတ်တရားဟို နာခံသောကျောနဲ့ မဟုတ်ဘဲ၊

ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ဟု ဖြောင့်မတ်သော သူအဖြစ် လက်ခံသောကျောနဲ့ ဖြစ်အယ်။

14 အကျောနန်းမှာ ပညတ်တရားကို နာခံလဲ့သူများ ဘဲ ဘုရားသခင်ရဲ့ ကတိတော်ကို ခံစားရမယ်ဆိုရင်၊ ယုံကြည်ခြင်းဟု အလကားဖြစ်ပင်း ဘုရားသခင်ရဲ့ ကတိတော်လည်း အဓိပ္ပာယ် မဆီတော့ပေ။

15 အကျောနန်းမှာ ပညတ်တရားဟု ဘုရားသခင်ကို အူထော့စေပေမဲ့ ပညတ်တရား မဆီရင် ပညတ်တရားကို ချိုးဖောက်ခြင်းလည်း မဆီနိန့်။

16 အဲလိုမို့ ကတိတော်ဟု ယုံကြည်ခြင်း အပေါ်မှာ အခြေခံအယ်၊ အေးကတိတော်ကို အာဗြဟံရဲ့ အမျိုးနွယ် အပေါင်း လို့အား ဘုရားသခင် ပေးသော အခမဲ့ လက်ဆောင်အဖြစ် အာမခံထားအယ်၊ အေးကတိတော်ဟု ပညတ်တရားကို နာခံသူများအတွက် သာမကဘဲ၊ အာဗြဟံလိုမျိုး ယုံကြည်သော သူလို့အတွက်လည်း ဖြစ်အယ်။ အကျောနန်းမှာ အာဗြဟံဟု ငါလို့အားလုံးရဲ့ ဝိညာဉ်ရေးရာ အဖလည်း ဖြစ်အယ်။

17 ကျမ်းစာလာတာဟု “ငါသည် နင်လို့ ရမ်းဆွဲများလဲ့ လူမျိုးလို့ရဲ့ အဖ ဖြစ်စေပီ။” အဲလိုမို့ အာဗြဟံဟု သေလွန်သောသူလို့ကို အသက်ဆိုင်စေသော ဘုရား၊ မတည်ဆဲလဲ့အရာများကို တည်ဆဲလာစေရန် အမိန့်ပေးနိန့်လဲ့ ဘုရားသခင်ရဲ့ ဆွေနှိုက် ငါလို့အားလုံးရဲ့ အဖ ဖြစ်

အယ်။

18 အာဗြဟံဟ မျော်လင့်စရာ မဆီလဲ့ အခြေအနေတွင် မျော်လင့်ယွေ့ ယုံကြည်ခြင်း ဆီသောကျောန့် “ရမ်းဆာ့ များသော လူမျိုးလိုရဲ့ အဖ ဖြစ်လာအယ်။” ကျမ်းစာလာ တာဟ “နင့်ရဲ့ အမျိုးနွယ်လိုဟ ကြယ်လိုမျိုး များလိမ့် မယ်” ဟု ဆိုအယ်။

19 သူဟ အသက် ၁၀၀ ခန့် ဆီယွေ့ သူ့ခန္ဓာကိုယ် ဟ အားနည်း လျက် အသေ လို မျိုး ဆီ ကျော န်း ဟို လည်းကောင်း၊ စာရာဟ လူပဲမရနိန်ကျောန်းဟို သီဆီ သော်လည်းကောင်း၊ သူရဲ့ ယုံကြည်ခြင်းနှိုက် အားနည်း ခြင်း ဆီဝူး။

20 သူရဲ့ ယုံကြည်ခြင်းဟ သူ့ဟို မချန်ခဲ့ဝူး၊ သူဟ ဘုရားသခင်ရဲ့ ကတိတော်ဟို သံသယ ဆီခဲ့ဝူး၊ သူရဲ့ ယုံကြည်ခြင်းဟ တန်ခိုးနဲ့ပြေစေယွေ့၊ ဘုရားသခင်ဟို ချီး မွန်းလေအယ်။

21 သူဟ ဘုရားသခင် ကတိထားရာဟို လုပ်ဆောင်နိန် လိမ့်မယ်လို့ သူလုံးဝ ယုံကြည်ခဲ့အယ်။

22 အေးကျောန့် အာဗြဟံရဲ့ ယုံကြည်ခြင်းအားဖြင့် “ဘုရားသခင်ဟ သူ့အား ဖြောင့်မတ်လဲ့သူအဖြစ် လက်ခံ အယ်။”

23 “သူဟ ဖြောင့်မတ်သူအဖြစ် လက်ခံခဲ့အယ်” ဟူသော စကားလုံးများ ဟို သူ တ ယောက် တည်း အတွက် သာ ရေးသားခြင်း မဟုတ်ပါ။

24 ငါလိုဟိုလည်း ရည်ညွှန်းယွေ့ ရေးသားအယ်။ တ

နည်းအားဖြင့် ငါလို့ အဆင်ယေရှုအား ဆိုင်ပြန်ထမြောက်
စေသော ဘုရားသခင်ဟို ငါလို့ ယုံကြည်သဖြင့် ငါလို့
အား ပြောမတ်သူများအဖြစ် ကိုယ်တော် လက်ခံမယ်
ဖြစ်သောကျောနဲ့ ဖြစ်အယ်။

²⁵ ငါလို့ အပစ်များကျောနဲ့ သူ့အသေခံရန် အပ်နှံခြင်း
ဟို ခံရပင်း ဘုရားသခင်ရဲ့ အမြင်နှိုက် ပြောမတ်သော
သူများအဖြစ် သတ်မှတ်ခံရဖို့အတွက် သူဟ သေခြင်းမှ
ဆိုင်ပြန်ထမြောက်စေအယ်။

5

ဘုရားသခင်နဲ့ မန်ကန်ခြင်း

¹ အခု ငါလို့ဟ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်
နှိုက် ပြောမတ်ခြင်းဟို ရဆိပင်း ဖြစ်သောကျောနဲ့ ငါ
လို့* သခင် ယေရှု ခရစ်အားဖြင့် ဘုရားသခင်နဲ့ ငြိမ်းချမ်း
မှုဟို ရကြအယ်။

² သူဟ အခု ငါလို့ အသက်ဆိုင်နေသော ဘုရားသခင်
ရဲ့ ကျေးဇူးတော်ထဲနှိုက် ယုံကြည်ခြင်းအားဖြင့် ငါလို့ဟို
ခေါ်ဆောင်လာခဲ့အယ်။ အဲလိုမို့ ဘုရားသခင်ရဲ့ ဘုန်းတော်
ဟို ရဆိမယ်လို့ မျော်လင့်ချက်နဲ့ ငါလို့ ဝါကြွားခြင်း† ဖြစ်
အယ်။

* 5:1 ငါလို့၊ တချို့ လက်ရေးမူကျမ်းများတွင် ငါလို့မှာ ဆိရအောင်၊ ဟုယွေ
ပါဆိအယ်။ † 5:2 ငါလို့ ဝါကြွားခြင်း၊ အဟာမဟုတ်ရင် ဝါကြွားကြစို့။

3 ဆင်းရဲဒုက္ခများဟိုလည်း ငါလို့ ဝါကြွားကြအယ်၊ ပ
စာကို ဆင်းရဲဒုက္ခဟ သည်းခံခြင်းဟို ဖြစ်စေတတ်ကျော
န်း ငါလို့ သိကြအယ်။

4 သည်းခံခြင်းဟ ဘုရားသခင်ရဲ့ မျက်နှာသာကို ရဆိ
စေပင်း၊ သူရဲ့ မျက်နှာသာ ပေးခြင်းဟလည်း မျော်လင့်
ချက်ဟို ဖန်တီးပေးပါအယ်။

5 အဲဒီ မျော်လင့်ချက်ဟ ငါလို့ဟို စိတ်ပျက်စေမှာ
မဟုတ်၊ အကျောန်းမှာ ဘုရားသခင်ဟ ငါလို့အား ပေး
သော သန့်ဆွင်းသော ဝိညာဉ်တော်ဟ ဘုရားသခင်ရဲ့
မေတ္တာတော်ဟို ငါလို့ စိတ်နေလုံးထဲဟို သွန်းလောင်း
အယ်။

6 ငါလို့ဟ မျော်လင့်ချက်မဲ့ဆိစဉ်တွင် ခရစ်တော်ဟ
အချိန်တန်တာနဲ့ ဘုရားတရားမဲ့သော သူလို့အတွက်ကျော
နဲ့ အသေခံအယ်။

7 တစုံတဦးဟ ဖြောင့်မတ်သောသူအတွက်ကျောနဲ့
အသေခံရန် ခက်ခဲလှအယ်။ တစုံတဦးဟ လူကောင်းတ
ယောက်အတွက် အသေခံဝံ့သူ ဆိုကောင်းဆီလိမ့်မယ်။

8 အဲလိုလဲ ငါလို့ဟ အပစ်သား များ ဖြစ်နေစဉ်
ခရစ်တော်ဟ ငါလို့အတွက်ကျောနဲ့ အသေခံတာဖြစ်ယွေ့
ဘုရားသခင်ဟ ငါလို့အား စလောက်ချစ်ကျောန်း ပြသခဲ့
အယ်။

9 အဲလိုမို့ သူရဲ့ အသွေးတော်အားဖြင့်[‡] အခု ငါလို့ဟ

[‡] 5:9 သူရဲ့ အသွေးတော်အားဖြင့်၊ အဲဟာမဟုတ်ရင် သူရဲ့
အသေခံယဇ်ပူဇော်ခြင်းအားဖြင့်။

ဘုရားသခင်နှိုက် ဖြောင့်မတ်ခြင်းဟို ရဆိပင်းမှ၊ အေးမျှ
မက ဘုရားသခင်ရဲ့ အူထော့ခြင်းမှ သူ့အားဖြင့် ကယ်တင်
ခြင်းဟို ရဆိကြလိမ့်မယ်။

10 ငါလို့ဟ ဘုရားသခင်ရဲ့ ရန်သူများ ဖြစ်ခဲ့ကြ
သော်လည်း သူ့ရဲ့သားတော် အသေခံခြင်းအားဖြင့် ငါလို့
အား မိတ်ဆွေ ဖြစ်စေအယ်။ အခု ငါလို့ဟ ဘုရားသခင်
ရဲ့ မိတ်ဆွေများ ဖြစ်လာကြပြီ ဖြစ်လဲ့အတွက် ခရစ်တော်
ရဲ့ အသက်အားဖြင့် ကယ်တင်ခြင်းဟို ပိုယွေ့ ခံရကြလိမ့်
မယ်။

11 အဲလိုလဲ အေးဟာ သာမကဘဲ ဘုရားသခင်ဟ ငါလို့
အား ကိုယ်တော်ရဲ့ မိတ်ဆွေဖြစ်သော ငါလို့ သခင် ယေရှု
ခရစ်အားဖြင့် ဘုရားသခင် ပြုသောအမှုကျောနဲ့ ငါလို့
ဝမ်းမြောက်ကြအယ်။

အာဒံနဲ့ ခရစ်တော်

12 အဲလိုမို့ အပစ်တရားဟ လူတယောက်အားဖြင့် ဟေ
လောကဟို ဝင်ယွေ့ သူ့အပစ်ကျောနဲ့ သေခြင်းတရား
ပေါ်ပေါက်လာရအယ်။ ရလဒ်အနေဖြင့် လူတိုင်း အပစ်
ဆိသောကျောနဲ့ သေခြင်းဟ လူသားအားလုံး အပေါ်နှိုက်
သက်ရောက်ခဲ့အယ်။

13 ပညတ်တရား မပေးခင်ကတည်းဟ ဟေလောက
နှိုက် အပစ်ဆိပေမဲ့ ပညတ်တရားမဆီရင် အပစ်ဟို အ
ပစ်ဟု မှတ်ထားခြင်း မဆီ။

14 အဲလိုလဲ အာဒံ လက်ထက်မှ စပင်း မောရှေ လက်ထက်အထိ အေးသေခြင်းတရားဟ လူသားအားလုံး လို့ဟို အုပ်စိုးခဲ့အယ်။ အာဒံလိုမျိုး ဘုရားသခင်ရဲ့ အမိန့် ဟို အာခံခြင်းဖြင့် အပစ်ကျူးခဲ့သူလို့ဟိုပင် သေခြင်း တရား စိုးမိုးခဲ့အယ်။

အာဒံဟ နောက်အခါလာမဲ့ သူရဲ့ ပုံရိပ် ဖြစ်အယ်။

15 အဲလိုလဲ သူလို့ နေဦးလုံးဟ မတူကြဝူး။ ပစာကို ဘုရားသခင်ရဲ့ အလကားကား ကျေးဇူးတော်ဟ အာဒံရဲ့ အပစ်ကျူးလွန်ပုံနဲ့ မတူဝူး။ အပစ်ဆီလဲ့ လူတယောက် ကျောနဲ့ ရမ်းဆွဲလူများဟ သေကြတာ မန်အယ်။ အဲလို လဲ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟ ပိုပင်း ကြီးမားအယ်။ တခြားတဦးဖြစ်သော ယေရှု ခရစ်တော်ရဲ့ ကျေးဇူးတော် အားဖြင့် ရမ်းဆွဲသော လူများရဆီလဲ့ အလကားကား ဆု ကျေးဇူးဟလည်း ပိုပင်းကြွယ်ဝအယ်။

16 ဘုရားသခင်ရဲ့ ဆုကျေးဇူးနဲ့ လူတယောက်ရဲ့ အ ပစ်ဟ ကွာခြားအယ်။ အပစ်တခုပင်းနောက် “အပစ်ဆီ သောသူ” ဖြစ်သောကျောနဲ့ တရားစီရင်ခြင်း ခံရအယ်။ အဲလိုလဲ အပစ် ရမ်းဆွဲ ပြုသောကျောနဲ့ ဆုကျေးဇူးနဲ့ မ ထိုက်တန်သောသော်လည်း “အပစ်များလျက်ပင်” လွတ် ခြင်းဟို ခံရအယ်။

17 အမန်မှာ လူတဦးရဲ့ အပစ်ကျောနဲ့ သေခြင်းတရား စတင်အစိုးရခဲ့ခြင်းမှာ အဲလူတဦးကျောနဲ့ ဖြစ်အယ်။ အဲလိုလဲ လူတဦးဖြစ်သူ ယေရှု ခရစ် လုပ်ဆောင်ခဲ့

သော အရာများရဲ့ ရလဒ်များဟာ စလောက်ပိုပင်း ကြီး
မြတ်လုန်း။ ဘုရားသခင်ရဲ့ ကြွယ်ဝသော ကျေးဇူးတော်
နဲ့ အလကားကား ဖြောင့်မတ်ခြင်း ရဆီသောသူ အားလုံး
ရဲ့ အသက်တာနှိုက် ခရစ်တော်အားဖြင့် အုပ်စိုးခြင်းဟို ခံ
ရကြလိမ့်မယ်။

¹⁸ အေးကျောနဲ့ လူတယောက်ဟာ အပစ်လုပ်သောကျော
နဲ့ လူအားလုံး အပစ်စီရင် ခြင်း ခံရကြလဲ့နည်းတူ တ
ယောက်သောသူရဲ့ ဖြောင့်မတ်ခြင်းအားဖြင့် လူအားလုံး
လို့ဟာ ပစ်ဒဏ်စီရင်ခြင်းမှ လွတ်မြောက်ယွေ့ အသက်ဆိုင်
ရအယ်။

¹⁹ အေးအပြင် လူတဦးရဲ့ မနာခံခြင်းကျောနဲ့ လူအား
လုံးဟာ အပစ်သားများ ဖြစ်လာသလိုမျိုး၊ လူတဦးရဲ့
နာခံမှုကျောနဲ့ အေးသူအပေါင်းလို့ဟာ ဖြောင့်မတ်သောသူ
အဖြစ် သတ်မှတ်ခြင်းခံရကြအယ်။

²⁰ ပညတ်တရားဟာ ကျူးလွန်သော အပစ်ဟို များပြား
စေရန် ဝင်ရောက်ခဲ့အယ်။ အဲလိုလဲ အပစ်များလာလဲ့
နေရာနှိုက် ကျေးဇူးတော်ဟာ ပိုပင်း ပြေစုံကြွယ်ဝလေ
အယ်။

²¹ အဲလိုမို့ အပစ်တရားဟာ သေခြင်းအားဖြင့် အစိုးရလဲ့
အတိုင်း၊ ကျေးဇူးတော်ဟာလည်း ဖြောင့်မတ်ခြင်းအားဖြင့်
အစိုးရယွေ့ ငါလို့ သခင် ယေရှု ခရစ်အားဖြင့် ထာဝရ
အသက်ဟို ရဆီစေရန် ဖြစ်အယ်။

အပစ်ကျော့နဲ့ သေပေမဲ့လည်း ခရစ်တော်နဲ့ တလုံးတဝတည်းဖြစ်လျက် အသက်ဆွင်ခြင်း

¹ အဲပင်းရင် ငါလို့ စလိုပြောရမလုန်း။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ပိုပင်း တိုးပွားစေဖို့ အပစ်တရားထဲမှာ ဆက်ပင်း အသက်ဆွင်နေသင့်သလော။

² အေးလို့မနေရ။ အပစ်တရားထဲမှ သေသော ငါလို့ဟ စလို အသက်ဆွင်ရအုံးမလုန်း။

³ အကျော့နဲ့မှာ ငါလို့ဟ ယေရှု ခရစ်တော်နဲ့ တလုံးတဝတည်းဖြစ်ရန် နှစ်ခြင်းဟို ခံသောအခါ၊ သူရဲ့ အသေခံခြင်းနှိုက် ငါလို့ နှစ်ခြင်းခံခြင်းဖြင့် တလုံးတဝတည်းဖြစ် ကျော့နဲ့ဟို နင်လို့ အမန်ပင် သိကြအယ်။

⁴ ငါလို့ရဲ့ နှစ်ခြင်းခံခြင်းအားဖြင့် သူနဲ့အတူ မြှုပ်နှံခြင်းဟိုခံပင်း သူနဲ့အတူ အသေခံကြအယ်။ ခရစ်တော်ဟ အဖရဲ့ ဘုန်းတန်ခိုးတော်အားဖြင့် သေခြင်းမှ ဆွင်ပြန်ထမြောက်စေလဲ့နည်းတူ ငါလို့အားလည်း အသက်တာ အသစ်နှိုက် အသက်ဆွင် နေထိန်ကြစေရန် ဖြစ်အယ်။

⁵ အကျော့နဲ့မှာ သေခြင်းဖြင့် ငါလို့ဟ ကိုယ်တော်နဲ့ တလုံးတဝတည်း ဖြစ်လာအယ်။ အေးနည်းအတိုင်း ငါလို့ဟလည်း သူလိုမျိုး အသက်ဆွင်ပြန် ထမြောက်ခြင်းအားဖြင့် ကိုယ်တော်နဲ့ တလုံးတဝတည်း ဆီလိမ့်မယ်။

⁶ ငါ လို့ ဇာတိ ဟောင်း ဟို ခရစ်တော် နဲ့ အတူ လက်ဝါးကပ်တိုင်တွင် အသေခံပီဟု ငါလို့ သိကြအယ်။

အေးလို့ လုပ်စေခြင်းမှာ အပစ်တရားရဲ့ စွမ်းအားကို ဖျက်ဆီးခြင်းအားဖြင့် ငါလို့ဟု အပစ်ရဲ့ ကျွန်ုပ်တို့မှ လွတ်မြောက်ကြစေရန်ပင် ဖြစ်ကျောန်း ငါလို့ သိကြအယ်။

⁷ အကျောန်းမှာ ငါလို့ဟု သေကြသောအခါ အပစ်တရားရဲ့ လက်မှ လွတ်ကြအယ်။

⁸ ငါလို့ဟု ခရစ်တော်နဲ့အတူ သေကြပီဖြစ်ယွေ့ ကိုယ်တော်နဲ့အတူ အသက်ဆွင်ရလိမ့်မယ်ဟု ငါလို့ ယုံကြည်ကြအယ်။

⁹ ခရစ်တော်ဟု သေခြင်းမှ ဆွင်ပြန်ထမြောက်သဖြင့် နောက်တခါ ဖယ်တော့မှ မသေတော့ကျောန်းကို ငါလို့ သိကြအယ်။ သေခြင်းတရားဟု ကိုယ်တော်ကို မအုပ်စိုးရတော့ပေ။

¹⁰ အဲလိုမို့ ခရစ်တော် အသေခံတာဟု အပစ်တရားကျောနဲ့ တကြိမ်တည်းနဲ့အပီး အသေခံတာဖြစ်ယွေ့ အခုအသက်ဆွင်တာဟု ဘုရားသခင်နှိုက် အသက်ဆွင်အယ်။

¹¹ အေးနည်းတူ နင်လို့ဟု အပစ်တရားနဲ့ဆိုင်သော အရာနှိုက် ကိုယ့်ကိုယ်ကို သေသောသူလိုမျိုး ဖြစ်ပေမဲ့ ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်နဲ့အတူ မိတ်သဟာယ ဖွဲ့လျက် အသက်ဆွင်အယ်ဟု ထင်ကြရမယ်။

¹² နင်လို့ဟု ခန္ဓာကိုယ်ရဲ့ အလိုဆန္ဒကို လိုက်ရန် နင်လို့ရဲ့ သေတတ်သော ခန္ဓာကိုယ်ကို အပစ်အား အစိုးမရစေနဲ့။

¹³ မကောင်းသော ရည်ရွယ်ချက်နှိုက် အသုံးပြုရန် နင်

လို့ရဲ့ ကိုယ်အင်္ဂါများဟို အပစ်အား မဆက်သစေနဲ့။
အဲအစား၊ သေခြင်းမှ အသက်ဆိုင်ခြင်းဟို ကူးမြောက်
သောသူလိုမျိုး နှင့်ရဲ့ မန်ကန်လဲ့ ရည်ရွယ်ချက်အတွက်
အသုံးပြုရန် ကိုယ်အင်္ဂါတခုလုံးဟို ဘုရားသခင်အား
ဆက်သကြလော့။

14 အပစ်တရားဟ နှင်လို့ရဲ့ သခင် မဖြစ်စေနဲ့၊ နှင်
လို့ဟ ပညတ်တရား လက်အောက်နှိုက် ဆိတာမဟုတ်၊
ဘုရားသခင်ရဲ့ ကျေးဇူးတော် အောက်နှိုက် ဆိကြသော
ကျောနဲ့ ဖြစ်အယ်။

ဖြောင့်မတ်ခြင်းတရားရဲ့ ကျွန်များ

15 အေးလို့ဖြစ်ရင် စလိုလဲ၊ ငါလို့ဟ ပညတ်တရား
အောက်နှိုက်မဆီတော့ဘဲ ဘုရားသခင်ရဲ့ ကျေးဇူးတရား
အောက်နှိုက်ဆိကြသဖြင့် အပစ်ကျူးလွန်ရမယ်လော၊
အေးလို့မလုပ်ရ။

16 နှင်လို့ဟ တစုံတဦးအား မိမိတတ်တိုင်း ဆက်သယွေ
ကျွန်အဖြစ် နာခံရင် နှင်လို့ဟ နှင်လို့နာခံသော ကျွန်ဖြစ်
ကြပင်း သေခြင်းဟို ရောက်စေလဲ့ အပစ်ရဲ့ ကျွန် အဲဟာ
မဟုတ်ရင် ဖြောင့်မတ်ခြင်းဟို ရောက်စေလဲ့ နာခံမှုရဲ့ ကျွန်
ဖြစ်တတ်အယ်ဟု နှင်လို့ မသိကြသလော။

17 နှင်လို့ဟ တချိန်ဟ အပစ်တရားရဲ့ ကျွန် ဖြစ်ဖူး
သော်လည်း နှင်လို့ ရဆိသော သင်ကြားမှုတွင် တွေ့ရသော

အမန်တရားများဟို စိတ်နေလုံးအကြွင်းမဲ့ နာခံခဲ့သော
ကျောနဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းအယ်။

¹⁸ နင်လို့ဟ အပစ်တရားမှ လွတ်မြောက် ကြပင်း၊
ဖြောင့်မတ်ခြင်းရဲ့ ကျွန် ဖြစ်လာအယ်။

¹⁹ နင်လို့ရဲ့ ဇာတိသဘောအရ အားနည်းသောကျော
နဲ့ ငါနေတိုင်းသုံးနေကြ ဘာသာစကားဟိုပဲ အသုံးပြု
အယ်။ တချိန်က နင်ဟ ညစ်ညမ်းသော အမှုများအတွက်
ညစ်ညူးခြင်းနဲ့ ဆိုးညစ်သော ကျွန်များအနေဖြင့် မိမိလို့
ကိုယ်ကို လုံးဝအပ်နှံခဲ့အယ်။ အေးနည်းတူ နင်လို့ အခု
အခါနှိုက် နင်လို့အဖို့ သန့်ဆွင်းသော ရည်ရွယ်ချက်များ
ပြုနိုင်ရန် ဖြောင့်မတ်ခြင်းတရားရဲ့ လက်ဟို ကျွန်အဖြစ်
ကိုယ့်ကိုယ်ကို အပ်နှံကြပါ။

²⁰ နင်လို့ဟ အပစ်တရားရဲ့ ကျွန် ဖြစ်နေစဉ်ခါဟ
ဖြောင့်မတ်ခြင်းတရားရဲ့ လက်မှ လွတ်မြောက်ကြအယ်။

²¹ နင်အခု ဆက်ကြောက်နေလဲ့ အရာများမှ အေးအချိန်
တွင် နင် ပစာ အကျိုးကျေးဇူးဟို ရခဲ့သလဲ။ အေးအရာ
များရဲ့ ရလဒ်ဟ သေခြင်း ဖြစ်အယ်။

²² အဲလိုလဲ အခုမှာ နင်ဟ အပစ်တရားမှ လွတ်မြောက်
ပင်းရင် ဘုရားသခင်ရဲ့ ကျွန်များ ဖြစ်လာကြပီ။ နင်
လို့ရဆီလဲ့ ကိုယ်တော်အတွက် မိမိကိုယ်ကို အကြွင်းမဲ့
ဆက်ကပ်ခြင်း ဖြစ်အယ်။ အဲရဲ့ ရလဒ်ဟ ထာဝရအသက်
ဖြစ်အယ်။

²³ အကျောနဲ့မှာ အပစ်တရားရဲ့ အခဟ သေခြင်းဖြစ်

ပေမဲ့ ဘုရားသခင်ရဲ့ အလကားကား လက်ဆောင်ဟ ငါ
လို့ အဆင် ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်းဖြစ်ခြင်း
အားဖြင့် ရသိလဲ့ ထာဝရ အသက် ဖြစ်အယ်။

7

အိမ်ထောင်ရေးမှ ဥပမာတခု

¹ ညီအကို မောင်နှမလို့၊ ပညတ်တရားဟို သိထားသော
သူလို့အား ငါပြောတာဟ ပညတ်တရားသည် လူတဦးဟို
သူအသက်ဆိုင်နေသမျှ ကာလနှိုက်သာ ချုပ်ကိုင်ထား
တာဟို နင်လို့ မသိကြသလော။

² ဥပမာ အိမ်ထောင်သည် မိန်းမဟ ပညတ်တရားအရ
ဖိုးအို အသက်ဆိုင်နေသရွေ့ သူနဲ့ အနှောင်အဖွဲ့ ဆီအယ်၊
အဲလိုလဲ ဖိုးအိုသေရင် သူနဲ့ပတ်သက်သော ပညတ်တရား
မှ ကင်းလွတ်အယ်။

³ အေးကျောနဲ့ သူဟ မိမိရဲ့ ဖိုးအို အသက်ဆိုင်လျက်
ဆိပင်း တခြားလူတယောက်နဲ့ ပေါင်းသင်းနေထိုင်ပါဟ
မျောက်မထားသူလို့ အခေါ်ခံရလိမ့်မယ်။ အဲလိုလဲ သူရဲ့
ဖိုးအိုသေရင် အေးပညတ်တရားနဲ့ လွတ်သွားပီ ဖြစ်ယွေ့
တခြားလူတယောက်နဲ့ လက်ထပ်ရင် မျောက်မထားသူဟု
အခေါ်မရတော့ဝူး။

⁴ အေး နည်းတူ ငါ့ ညီ အကို လို့၊ နင် လို့ ဟ လည်း
ခရစ်တော်ရဲ့ ကိုယ်ခန္ဓာအားဖြင့် ပညတ်တရားအရာနှိုက်
သေဆုံးခဲ့ကြပီ၊ အေးစာဟ နင်လို့ဟ အခြားသူတည်း
ဟူသော သေသောသူလို့ထဲမှ ထမြောက်သောအဆင်

နဲ့ သက်ဆိုင်သောသူများ ဖြစ်လာကြပင်။ ဘုရားသခင် အတွက် အသီးများ ဖြစ်ထွန်းစေရန် ဖြစ်အယ်။

⁵ အကျောန်းမှာ ငါလို့ဟု လူ့ဇာတိသဘောအရ အသက် ဆုင်နေကြသောအခါ ပညတ်တရားကျောနဲ့ ဖြစ်ပေါ်လာ လဲ့ ပြင်းပြသော အပစ် လုပ်ချင်စိတ်ဟု ငါလို့ရဲ့ ခန္ဓာကိုယ် နှိုက် အလုပ်လုပ်နေပင်။ ငါလို့ သေခြင်းနှိုက် အဆုံးသတ် သွားအယ်။

⁶ အခု ငါလို့ဟို တုတ်ချေထားလဲ့ ပညတ်တရားအရာ နှိုက် သေဆုံးခဲ့ကြပင်။ ပညတ်တရားမှ လွတ်မြောက်ခွင့် ရကြပီ ဖြစ်ယွေ့ အကွရာတင်ထားသော တရားရဲ့ နည်း လမ်းဟောင်းအားဖြင့် မဟုတ်ဘဲ ဝိညာဉ်တော်ရဲ့ နည်း လမ်းသစ်အားဖြင့် အစေခံလျက် ဆံကြအယ်။

ပညတ်တရားနဲ့ အပစ်တရား

⁷ အဲလိုဖြစ်ရင် ငါလို့ စလိုဟောရမလော၊ ပညတ်တရား ဟု အပစ်ဖြစ်သလော။ လုံးလုံးဟုတ်ဝူ။ အဲလိုလဲ ပညတ် တရားဟု အပစ် စလိုလည်းဆိုတာ ငါလို့ဟို သိစေခဲ့အယ်။ အကယ်ယွေ့ ပညတ်တရားဟု “သူတပါးပိုင်လဲ့ အရာတစုံ တခုဟို မတပ်မက်ကြနဲ့” ဟု မပြောရင် အေးလို့သော ဆန္ဒ ဟို ငါလို့ သိဆီလိမ့်မယ် ဟုတ်မောင့်လဲ့။

⁸ အဲလိုလဲ အေးပညတ်တရားအားဖြင့် အပစ်ဟု ငါ လို့နှိုက် တကိုယ်ကောင်းဆန်လဲ့ ဆန္ဒများဟို နှိုးဆွရန် အခွင့်အရေးရဆီခဲ့အယ်။ ပညတ်တရား မဆီရင် အပစ် တရားဟာ သေလျက်နေအယ်။

9 ငါတတ်တိုင်း ပညတ်တရားရဲ့ ဆိတ်ကွယ်ရာအရပ်မှာ အသက်ဆွင်ခဲ့အယ်။ အဲလိုလဲ ပညတ်တရား ပေါ်လာသောအခါ အပစ်တရားဟ ဆွင်ပြန်ပင်း၊

10 အေးနောက် ငါသေရအယ်။ အသက်ဆွင်ခြင်းဟိုရောက်ဖို့ ပညတ်တရားဟ ငါနှိုက် သေလေအယ်။

11 အပစ်တရားဟ အေးအခွင့်အရေးဟို ရဆိခဲပင်း ငါ့ဟို လိမ်စားယွဲ့ ပညတ်တော်အားဖြင့် ငါ့ဟို သတ်လေအယ်။

12 အေးကျောနဲ့ ပညတ်တရားဟ သန့်ဆွင်းအယ်၊ ပညတ်တော်ဟလည်း သန့်ဆွင်းခြင်း၊ မန်ကန်ခြင်းနဲ့ ကောင်းမြတ်အယ်။

13 အဲလိုမို့ ကောင်းမြတ်သောအရာဟ ငါ့အတွက် သေခြင်း အကျောနဲ့ ဖြစ်သလော။ လုံးလုံး ဟုတ်ဝူ။ ငါ့အတွက် သေခြင်းအကျောနဲ့ ဖြစ်သောအရာမှာ အပစ်ပင် ဖြစ်ယွဲ့ အပစ်ဟ အပစ်ဖြစ်ကျောနဲ့ ထင်ဆွားစေရန် ဟေကောင်းမြတ်သောအရာအားဖြင့် ငါနှိုက် သေခြင်းဟို ဖြစ်ပေါ်စေအယ်။ အေးလို့ဖြင့် အပစ်ဟ ပညတ်တော်အားဖြင့် အတိုင်းထက်အလွန် အပစ်များသောအရာ ဖြစ်လာအယ်။

ငါလို့ အတွင်းနှိုက်ဆိလဲ ပဋိပက္ခ

14 ပညတ်တရားဟ ဝိညာဉ်ရေးရာနဲ့ ဆိုင်ကျောနဲ့ ငါလို့ သိကြအယ်၊ အဲလိုလဲ ငါဟ သွေးသားဇာတိနှိုက် ဆိသူ ဖြစ်ပင်း အပစ်တရားလက်နှိုက် ကျေးကျွန် ဖြစ်အယ်။

15 ငါ့ပစ္စည်းလုပ်လဲဆိုတာဟို ငါ့တတ်တိုင်း နားမလည်၊ အကျော့နားမှာ ငါဟ ကျင့်ချင်သော အကျင့်ဟို မကျင့်ဘဲ ငါ မုန်းလဲ့အရာဟိုသာ လုပ်သောကျော့နား ဖြစ်အယ်။

16 ငါဟ မိမိမလုပ်ချင်သော အရာများဟို လုပ်ကတည်း ဟ အဲပညတ်တရားဟ မန်တယ်လို့ ငါသဘောတူတယ် ဆိုတာဟို ပြသအယ်။

17 အေးကျော့နား ငါတကယ် ဟေအမှုဟို ပြုသောသူ မဟုတ်၊ ငါ့အထဲနှိုက် နေသော အပစ်တရားဟ ပြုစေအယ်။

18 ငါ့အသက်ဆွင်လဲ့ အထဲမှာ ကောင်းသောအရာ မဆီကျော့နားဟို ငါ သိအယ်၊ အေးအရာဟ ငါရဲ့ လူ့သဘောသဘာဝ ဖြစ်အယ်။ အကျော့နားမှာ ကောင်းသော အကျင့်ဟို ငါကျင့်ချင်သောအခါ ငါ အဲဒါဟို လုပ်လို့ မရဘူး။

19 ငါဟ လုပ်ချင်သော အကျင့်ကောင်းဟို မကျင့်၊ အဲအစား ငါ မကျင့်ချင်သော အကျင့်ဆိုးဟို ကျင့်အယ်။

20 ငါ မ လုပ် ချင် တာ ဟို လုပ် ရင် အေး ဟာ ဟ ငါ တတ်တိုင်းလုပ်တာ မဟုတ်။ အဲအစား ငါ့အထဲနှိုက်နေသော အပစ်တရားဟ ပြုလုပ်အယ်။

21 အေးကျော့နား ပညတ်တရားဟာ အလုပ်ဖြစ်နေပီ ဆိုတာဟို ငါ တွေ့ဆုံခဲ့အယ်၊ ငါကောင်းသောအမှုဟို ပြုလိုသောအခါ၊ မကောင်းသောအကျင့်ဟို ငါ ကျင့်ချင်သောစိတ် ဆီအယ်။

22 ငါ့ရဲ့ အတွင်းစိတ်ဟာ ဘုရားသခင်ရဲ့ ပညတ်တရား နှိုက် မွေ့လျော်ပါအယ်။

23 အဲလိုလဲ ငါ့ရဲ့ ခန္ဓာကိုယ် အထဲမှာဆီလဲ့ အခြား ပညတ်တရား အလုပ်တခုဟို ငါ မျော်ရအယ်။ ငါ့ရဲ့ စိတ် ထဲမှ လက်ခံလဲ့ ပညတ်နဲ့ ဆန့်ကျင်သော ပညတ် ဖြစ် အယ်။ ၎င်းဟာ ငါ့ရဲ့ ခန္ဓာကိုယ်နှိုက် အလုပ်လုပ်နေလဲ့ အ ပစ်တရားရဲ့ ပညတ်တရားဟို အကျဉ်းကျစေအယ်။

24 ငါဟာ မပျော်ရွှင်လဲ့ လူပါလား၊ ငါ့ဟို သေစေတတ် သော ဟေခန္ဓာကိုယ်မှ ငါ့ဟို စသူ ကယ်တင်နိုင်မှာလုန်း။

25 ငါလို့ သခင် ယေရှု ခရစ်တော်အားဖြင့် ကယ်လွတ် သော ဘုရားသခင်ရဲ့ ကျေးဇူးဟာ ကြီးလှပေအယ်။

အချုပ်အားဖြင့် ငါ့ရဲ့ ဖြစ်ရပ်ဟို ဖော်ပြရသော် ငါဟာ စိတ်အားဖြင့် ဘုရားသခင်ရဲ့ တရားတော်အောက်နှိုက် အစေခံသော်လည်း ဇာတိသဘောအားဖြင့် အပစ်တရား အောက်နှိုက် အစေခံအယ်။

8

ဝိညာဉ်တော်အားဖြင့် အသက်ဆုင်ခြင်း

1 အေးကျောနဲ့ ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဖြစ်သူလိုဟာ အပစ်စီရင်ခြင်းနဲ့ အခု လွတ်ကြအယ်။

2 ပစာကို ခရစ်တော် ယေရှုအားဖြင့် အသက်ဆုင်ခြင်း သို့ ရောက်သော ဝိညာဉ်တော်ရဲ့ ပညတ်တရားဟာ သေ

ခြင်းနဲ့ အပစ်တရားလက်မှ ငါ့ဟို* လွတ်မြောက်စေသော
ကျောနဲ့ ဖြစ်အယ်။

³ ဇာတိအားဖြင့် ပညတ်တရားဟ အားနည်းသောကျော
နဲ့ မတတ်နိုင်သောအမှုဟို ဘုရားသခင်ဟ ဆောင်ရွက်ပေး
အယ်။ ကိုယ်တော်ဟ အပစ်တရားဟို ဇာတိသဘောတွင်
အပစ်ဒဏ်စီရင်နိုင်ရန် မိမိရဲ့ သားတော်အား လောကဟို
စေလွှတ်ခြင်းအားဖြင့် အပစ်တရားဟို ဖယ်ဆွားရန် ငါလို့
ရဲ့ အပစ်ဆီသော ဇာတိသဘောလိုမျိုး သဘောသဘာဝနဲ့
လာအယ်။

⁴ အေးစာဟ ဇာတိပကတိ အလိုအတိုင်း မဟုတ်ဘဲ
ဝိညာဉ်တော် အလိုအတိုင်း အသက်ဆိုင် ဆောက်လှမ်း
နေကြသော ငါလို့နှိုက် ပညတ်တရားရဲ့ ပြဋ္ဌာန်းချက်များ
ပြေစုံစေရန် ဖြစ်အယ်။

⁵ ဇာတိပကတိအတိုင်း အသက်ဆိုင်သော သူလို့ဟ ဇာတိ
ပကတိ ဆန့်ဒဆိတာဟို သူလို့စိတ်ထဲတွင် ထားကြအယ်။
အဲလိုလဲ ဝိညာဉ်ပကတိ ဆီသော သူလို့ဟတော့၊ ဝိညာဉ်
ပကတိနဲ့ ဆိုင်သောအရာလို့ဟို စွဲလမ်းသော စိတ်သဘော
ဆီကြအယ်။

⁶ လူဇာတိနဲ့ဆိုင်လဲ စိတ်ဟ သေခြင်း ဖြစ်ပေမဲ့ ဝိညာဉ်
နဲ့ဆိုင်လဲ စိတ်သဘောဟ အသက်ဆိုင်ခြင်းအကျောန်းနဲ့
ငြိမ်သက်ခြင်းအကျောန်း ဖြစ်အယ်။

⁷ လူဇာတိနဲ့ဆိုင်သော စိတ်ဟ ဘုရားသခင်နဲ့ ဆန့်ကျင်

* **8:2** ငါ့ဟို၊ တချို့ လက်ရေးမူကျမ်းများတွင် နင်၊ တချို့များမှာ ငါလို့ဟို၊
ဟူယွေ့ ပါဆဲအယ်။

ဖက်ဖြစ်အယ်။ ဘုရားသခင်ရဲ့ ပညတ်တရားဟို မနာခံတတ်၊ အဟုတ်တတ်လည်း မလိုက်ဆောက်နိန်။

8 ဇာတိပကတိနှိုက်ဆီသော သူလို့ဟ ဘုရားသခင်ရဲ့ စိတ်တော်နဲ့ မတွေ့နိုင်ကြ။

9 အဲလိုလဲ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟ နင်လို့အထဲနှိုက် ကျိန်းဝပ်ရင် နင်လို့ဟ ဇာတိပကတိဘက်နှိုက် အသက်မဆွင်။ အဲအစား ဝိညာဉ်တော်ရဲ့ လှုံ့ဆော်လဲ အတိုင်း ပြုမှုကျင့်ကြံကြအယ်။ ခရစ်တော်ရဲ့ ဝိညာဉ်တော်ဟို မရသောသူဟ ကိုယ်တော်နဲ့ မဆိုင်။

10 အဲလိုလဲ ခရစ်တော်ဟ နင်လို့အထဲနှိုက် ဆီရင်၊ ခန္ဓာကိုယ်ဟ အပစ်ကျော့နဲ့ အသေဖြစ်သော်လည်း ဝိညာဉ်ဟတော့ ဖြောင့်မတ်ခြင်းကျော့နဲ့ အသက်ဆွင်လျက် ဆီအယ်။†

11 ယေရှု ဟို သေခြင်းမှ ထမြောက်စေသော ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟ နင်လို့အထဲနှိုက် အသက်ဆွင်ရင် ခရစ်တော်ဟို သေခြင်းမှ ဆွင်ပြန်ထမြောက်စေသော အဆွင်ဟ နင်လို့အထဲနှိုက် ကျိန်းဝပ်သော သူရဲ့ ဝိညာဉ်တော်အားဖြင့် သေတတ်သော နင်လို့ရဲ့ ခန္ဓာကိုယ်ဟိုလည်း အသက်ဆွင်စေလိမ့်မယ်။

12 အေးကျော့နဲ့ ညီအကို မောင်နှမလို့ ငါလို့နှိုက် တာ ဝန်ဆီသော်လည်း ဇာတိပကတိအားဖြင့် အသက်ဆွင်ကြရန်

† 8:10 ဝိညာဉ်ဟတော့ ဖြောင့်မတ်ခြင်းကျော့နဲ့ အသက်ဆွင်လျက် ဆီအယ်၊ အဲဟာမဟုတ်ရင် နင့်ရဲ့ ဝိညာဉ်ဟအသက်ဆွင်အယ်။ 8:11 ဝ ကော ၃.၁၆

မဟုတ်။

¹³ အကျောန်းမှာ နင်လို့ဟု ဇာတိပကိအတိုင်း အသက်ဆိုင်ရင် သေကြရလိမ့်မယ်။ အဲလိုလဲ ဝိညာဉ်တော်အားဖြင့် ကိုယ်ကာယရဲ့ အကျင့်လို့ဟို သေစေရင် အသက်ဆိုင်ကြလိမ့်မယ်။

¹⁴ ဘုရားသခင်ရဲ့ ဝိညာဉ်တော် ဆုံးမပဲ့ပြင်သော သူလို့ဟု ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်။

¹⁵ နင်ရဆိသော ဝိညာဉ်တော်ဟု နင့်အား ကျွန်အဖြစ် ပစ်ထားပါ။ နင်လို့ဟု တဖန် ကြောက်တတ်သော စိတ်လည်း ဆိစေတာ မဟုတ်ဘဲ၊ နင်ရဆိထားသော ဝိညာဉ်တော်ရဲ့ တန်ခိုးအားဖြင့် နင်လို့ဟု လူပဲ့သငယ်များ ဖြစ်စေပင်း “အဗုဗ၊ အဖ” ဟု ငါလို့ ခေါ်ကြအယ်။

¹⁶ ငါလို့ဟု ဘုရားသခင်ရဲ့ လူပဲ့သငယ်များဖြစ်ကြတာ ဟု ဝိညာဉ်တော်ဟု ငါလို့ရဲ့ ဝိညာဉ်နဲ့အတူ သက်သေခံအယ်။

¹⁷ အဲလို လူပဲ့သငယ်များ ဖြစ်ကြရင် အမွေခံများလည်း ဖြစ်ကြအယ်။ ငါလို့ဟု ခရစ်တော်နဲ့အတူ ဘုန်းတော်ချီးမြှောက်ခြင်းခံရရန် ဒုက္ခဆင်းရဲခြင်းဟိုလည်း ကိုယ်တော်နဲ့အတူခံရကြရင် ဘုရားသခင်ရဲ့ အမွေခံများ ဖြစ်ကြပင်း ခရစ်တော်နဲ့အတူ အမွေဆက်ခံများလည်း ဖြစ်ကြအယ်။

အနာဂတ် ဘုန်းအသရေ

18 အခု လက်ဆိကာလနှိုက် ငါလို့ခံရကြလဲ့ ဆင်းရဲဒုက္ခ
ဟို ငါလို့အား ပေါ်လွင်ထင်ဆွားမဲ့ ဘုန်းအသရေနဲ့ နှိုင်း
ယှဉ်ယွေ့ မရဟု ငါထင်အယ်။

19 ဟေလောကဟ ဘုရားသခင် သားလို့ရဲ့ ပေါ်ထွန်း
ခြင်းအရာဟို ရမ်းဆွဲ တောင့်တ မျော်လင့်လျက်နေ
အယ်။

20 ဖန်ဆင်းခြင်းဟ စိတ်ပျက်ခြင်းနဲ့ ကြုံတွေ့လာခဲ့တာ
ဟ ကိုယ်ပိုင်ရွေးချယ်မှုကျော့နဲ့ မဟုတ်ဘဲ ဘုရားသခင်ရဲ့
အလိုတော်ကျော့နဲ့ ဖြစ်အယ်။ အဲလိုမို့ မျှော်လင့်ချက် ဆီ
အယ်။

21 ဖန်ဆင်းခံ လောကတတ်တိုင်း ယိုယွင်းပျက်ဆီးခြင်း
ရဲ့ ကျွန်အဖြစ်မှ လွတ်မြောက်ပင်း ဘုရားသခင်ရဲ့ လူပဲ့
သငယ်များရဲ့ ဘုန်းအသရေနဲ့ ပြေသော လွတ်လပ်ခြင်း
ဟို ဆောင်ယူခံရလိမ့်မယ်။

22 ဖန်ဆင်းခြင်း တခုလုံးဟ အခုကာလအချိန်အထိ လူ
ပဲ့မွေးဖွားခြင်း ဝေဒနာများလိုမျိုး ညည်းတွားမြည်တမ်း
နေကျော့နဲ့ ငါလို့ သိကြပါအယ်။

23 ဖန်ဆင်းခံလောက သာမက ဝိညာဉ်တော်ရဲ့ အသီး
အပွင့်များဆီသော ငါလို့တတ်တိုင်းလည်း ဘုရားသခင်ရဲ့
လူပဲ့များဖြစ်အောင် သူပြုလုပ်ခြင်း၊[‡] ငါလို့ရဲ့ ခန္ဓာကိုယ်
ရွေးနှုတ်ခြင်းအတွက် စိတ်အားထက်သန်စွာ စောင့်မျှော်
နေစဉ်အတွင်း စိတ်ထဲနှိုက် ညည်းတွားနေကြအယ်။

8:23 ၂ ကော ၅.၂-၄ ‡ **8:23** တချို့ လက်ရေးမူကျမ်းများတွင်
လူပဲ့များဖြစ်အောင် သူပြုလုပ်ခြင်း၊ မပါဆီပေ။

24 အကျောန်းမှာ ငါလို့ဟ မျော်လင့်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်အယ်။ အဲလိုလဲ မျော်တွေ့ရလဲ မျော်လင့်ခြင်းဟ မျော်လင့်ခြင်း အမန် မဟုတ်ပါ။ အကျောန်းမှာ စသူဟ မျော်သောအရာကို ဆက်ယွေ့ မျော်လင့်မယ်လော။

25 အဲလိုလဲ ငါလို့မှာ မမျော်သေးလဲအရာကို မျော်လင့်အယ်ဆိုရင် အေးအရာကို စိတ်ဆုည်စွာနဲ့ စောင့်ဆိုင်းရအယ်။

26 အေး နည်းတူ ပင် ဝိညာဉ်တော် ဟ ငါ လို့ ရဲ့ အားနည်းချက်ကို ကူညီပေးအယ်။ ငါလို့ စလို ဆုတောင်းရမယ်ဟို မသိကြပေမဲ့ ငါလို့ ဝိညာဉ်တော်တတ်တိုင်း စကားဖြင့် ဖော်ပြယွေ့ မရန်နိသော ညည်းတွားသံများဖြင့် ငါလို့အတွက် အသနားခံပေးအယ်။

27 ငါလို့ စိတ်နေလုံးဟို စစ်ကြောစုံစမ်းသောသူဟ ဝိညာဉ်တော်ရဲ့ စိတ်သဘောကိုလည်း သိအယ်။ ပစာကို ဝိညာဉ်တော်ဟ ဘုရားသခင်ရဲ့ အလိုတော်နဲ့ အညီ သန့်ဆုင်းသူလို့အတွက် အသနားခံပေးအယ်။

28 ဘုရားသခင် ဟို ချစ်သော သူ တည်း ဟူသော အကြံအစည် အတိုင်း ခေါ်သော သူများ အတွက် ဘုရားသခင်ဟ ခပ်သိမ်းသော အမှုအရာလို့ဟို ပူးပေါင်း

လုပ်ဆောင်စေယွေ့၍ ကောင်းကျိုးဖြစ်စေကျောင်းဟို ငါ
လို့ သိကြအယ်။

29 ဘုရားသခင်ဟ ကြုံရွေးချယ်ထားသော သူလို့ဟို
မိမိသားတော်ရဲ့ ပုံသဏ္ဌာန်တော်နဲ့အညီ ခွဲခန့်ထားအယ်။
အေးလို့ပြုလုပ်ခြင်းမှာ သားတော်ဟ ညီအကိုများထဲမှ
သားဦးအရာ ဖြစ်စေချင်သောကျောနဲ့ ဖြစ်အယ်။

30 အေးလို့ ခွဲခန့်မှတ်သားနဲ့သော သူလို့ဟို ခေါ်အယ်၊
ခေါ်သောသူလို့လည်း ပြောငဲ့မတ်ရာနှိုက် တည်စေအယ်၊
အေးလို့ ပြောငဲ့မတ်ရာနှိုက် တည်စေသောသူလို့ဟိုလည်း
ဘုန်းတော် ထင်ဆွားစေအယ်။

ခရစ်တော် ယေရှုနှိုက် ဘုရားသခင်ရဲ့ မေတ္တာတော်

31 အဲလိုမို့ ဟေအရာနှိုက် စလို တုန့်ပြန်စရာ ဆီလု
နိုး၊ ဘုရားသခင်ဟ ငါလို့ဖက်နှိုက် ဆီရင် စသူဟ ငါလို့
တဖက်နှိုက် နေနိန်မလုနိုး။

32 မိမိရဲ့ သားတော်ရင်းဟို မန့မြောဘဲ ငါလို့ ဆီသမျှ
အဖို့ စွန့်သောသူဟ၊ ငါလို့အတွက် သားတော်ဟို ပူဇော်
သောသူဟ အရာခပ်သိမ်းဟို ငါလို့အား အလကားကား မ
ပေးဘဲ နေမလော။

§ 8:28 ဘုရားသခင်ဟို ချစ်သောသူ တည်းဟူသော အကြံအစည်အတိုင်း
ခေါ်သောသူများအတွက် ဘုရားသခင်ဟ ခပ်သိမ်းသော အမှုအရာလို့ဟို
ပူးပေါင်း လုပ်ဆောင်စေယွေ့၊ တချို့ လက်ရေးမူကျမ်းများတွင်
ဘုရားသခင်ဟို ချစ်သော သူများအတွက် အရာအားလုံးသော အလုပ်လို့ဟ
ကောင်းလာအယ်၊ ဟူယွေ့ ပါဆီအယ်။

³³ ဘုရားသခင် ရွေးချယ်သောသူလို့ဟို စသူဟု အပစ်တင်မလုန်း၊ သူလို့ဟို အပစ်မဆီဟု ကြေညာသူဟု ဘုရားသခင်တတ်တိုင်း ဖြစ်အယ်။

³⁴ အေးကျောနဲ့ အပစ်စီရင်သောသူဟု စသူလုန်း။ အသေခံတာ သာမက ထမြောက်သော ခရစ်တော် ယေရှုဟု ဘုရားသခင်ရဲ့ လက်ယာဘက်တွင် နေယွဲ့ ငါလို့ အတွက် အသနားခံပေးသောသူဟု ခရစ်တော်ပင် ဖြစ်အယ်။

³⁵ ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ငါလို့ဟို စသူ ကွာစေ နိန် မလုန်း။ ဆင်းရဲခြင်း၊ ကျဉ်းကျပ်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ မှတ်သိပ်ခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ ဘေးအန္တရာယ်နဲ့ တွေ့ခြင်း၊ ကွပ်မျက်ခံရခြင်း စတာလို့လော။

³⁶ ကျမ်းစာလာတာဟ

“ကိုယ်တော်အတွက် ငါလို့ဟု အစဉ်မပြတ် သေခြင်းဘေးဟို ခံရကြပါအယ်။

သတ်ဖို့ရာထားလဲ့ သိုးလိုမျိုး ငါလို့ဟို သူတပါး မှတ်တတ်ကြအယ်” ဟု ဖြစ်အယ်။

³⁷ မဟုတ်ပါ။ အေးအရာအားလုံးလို့တွင် ငါလို့ဟို ချစ်သောသူအားဖြင့် အောင်မြင်လျက် ဆီအယ်။

³⁸ အကျောန်းမှာ သေခြင်း ဖြစ်စေ၊ အသက်ဆုံးရှုံးခြင်း ဖြစ်စေ၊ ခေါင်းခင်တမန် ဖြစ်စေ၊ တခြားခေါင်းခင်မှာ အုပ်ချုပ်သူများ ဖြစ်စေ၊ အခုကာလ ဖြစ်စေ၊ အနာဂတ်ကာလ ဖြစ်စေ၊ တခြား အာဏာတန်ခိုး ဖြစ်စေ၊

39 အထက်အရာ ဖြစ်စေ၊ အောက်အရာ ဖြစ်စေ၊ ဖန်ဆင်းထားသော စလိုအရာပင် ဖြစ်စေ၊ ငါ့လို့ သခင် ခရစ်တော် ယေရှုအားဖြင့် ခံရသော ဘုရားသခင်ရဲ့ မေတ္တာတော်နဲ့ ငါ့လို့ဟို မကွာစေနိန်ဟု ငါဟ အမန် သိအယ်။

9

ဘုရားသခင်နဲ့ သူလူများ

1 ခရစ်တော်နှိုက် အမန်တရားဟို ငါ ပြောအယ်။ ငါ ဝါဝူး။ ငါတတ်တိုင်း သိသောစိတ်ဟ သန့်ဆွင်းသော ဝိညာဉ်တော်အားဖြင့် အတည်ပြုအယ်။

2 ငါရဲ့ စိတ်နေလုံးထဲမှာ ကြီးမားလဲ့ ဝမ်းနည်းခြင်းနဲ့ အစဉ်မပြတ် ဆင်းရဲဒုက္ခခံရအယ်။

3 အ ကျော န်း မှာ သွေးသား ဇာတိ အားဖြင့် ငါ ရဲ့ အမျိုးသားခြင်းများ ဖြစ်ကြသော ငါ့ညီအကိုလို့အတွက် ငါတတ်တိုင်း ခရစ်တော်နဲ့ကွဲကွာလျက် ကျိန်ခြင်းဟိုပင် ခံလိုသော ဆနဒဆိအယ်။

4 အေးသူလို့ဟ ဣသရေလူဖြစ်ပင်း ကိုယ်တော်ဟ သူလို့အား လူပဲသငယ်များအဖြစ် မွေးစားယွေ့ မိမိရဲ့ ဘုန်းတော်ဟို ဖူးမြော်ခွင့်ပေးအယ်။ ကိုယ်တော်ဟ သူလို့နဲ့ ပဋိညာဉ်များ*ပြုလုပ်ပင်း သူလို့လည်း ပညတ်တော်ဟို ပေးအယ်။ သူလို့ဟလည်း မန်ကန်သော ဝတ်ပြုကိုးကွယ်နည်းနဲ့ ဘုရားသခင်ရဲ့ ကတိတော်များဟို ခံယူရဆိအယ်။

* 9:4 ပဋိညာဉ်များ၊ တချို့ လက်ရေးမူကျမ်းများတွင် ပဋိညာဉ်၊ ဟူယွေ့ ပါဆိအယ်။

5 သူလို့ရဲ့ ကျော်ကြားလဲ့ ဟေဗြဲအမျိုးအနွယ်ဟာ ဖိုးဖေးများမှ ဆက်သက်လာသူများ ဖြစ်ပင်း၊ ခရစ်တော်ဟာ လူ့ဇာတိအားဖြင့် အေးသူလို့ရဲ့ အမျိုးအနွယ် ဖြစ်အယ်။ အရာအားလုံးဟို အစိုးရသော ဘုရားသခင်ဟို ထာဝရ ချီးမွန်းစေသတည်း။† အာမင်။

6 ဘုရားသခင်ရဲ့ စကားဟာ ပျက်သွားမှာ မဟုတ်။ အကျော့နားမှာ ကူသရေလလူမျိုး ဆက်နွယ်သော သူအားလုံးလို့ဟာ ကူသရေလလူ အမန် မဟုတ်။

7 အာဗြဟံရဲ့ အမျိုးအနွယ် ဖြစ်သောကျော့နဲ့ အားလုံးဟာ အာဗြဟံရဲ့ လူပဲ့သငယ်များ ဖြစ်ကြတာ မဟုတ်။ အခြားတဖက် ကျေ့သော် “နင်ဟာ ကူဇက်အားဖြင့်သာ နင့်ရဲ့ အမျိုးတည်လိမ့်မယ်” ဟု မိန့်အယ်။

8 တနည်းပြောရရင် ဘုရားသခင်ရဲ့ လူပဲ့သငယ်တွေဟာ ဇာတိသွေးသားဆိုင်ရာအရ ဆင်းသက်လာတဲ့ လူပဲ့တွေ မဟုတ်ဘဲ အာဗြဟံရဲ့ သားစဉ်မြေးဆက်တွေလို့ မှတ်ယူခံရတဲ့ ကတိတော်နဲ့ဆိုင်လဲ့ လူပဲ့တွေဟု ခေါ်နိုင်ပေအယ်။

9 အကျော့နားမှာ ကတိတော်နဲ့ စပ်ဆိုင်တဲ့ အချက်ဟာ “ချိန်းချက်သောချိန် စေ့သောအခါ ငါ လာယွေ့ စာရာဟာ အောင်နိုင်ယ့်ဟို ရလိမ့်မယ်” လို့ မိန့်အယ်။

† 9:5 အရာအားလုံးဟို အစိုးရသော ဘုရားသခင်ဟို ထာဝရ ချီးမွန်းစေသတည်း၊ အဲဟာမဟုတ်ရင် အရာအားလုံးဟို အုပ်စိုးသော ဘုရားသခင်ဟာ ထာဝရ ချီးမွန်းစေသတည်း။ ‡ 9:8 လူပဲ့သငယ်တွေဟာ ဇာတိသွေးသားဆိုင်ရာအရ ဆင်းသက်လာ၊ ကူရှမေလအားဖြင့် အာဗြဟံရဲ့အမျိုးအနွယ်များ ဆီလာပုံဟို ဖော်ပြထားအယ်၊ သူရဲ့သားဟာဂါအားဖြင့် (ရှု ဂလာ ၄:၂၂-၂၃)။ § 9:9 ချိန်းချက်သောချိန် စေ့သောအခါ၊ အဲဟာမဟုတ်ရင် နောက်နှစ် ဒုလိုအချိန်။

10 အေးသာမက ရေဗကုကာရဲ့ သား နေယောက်လို့ဟ ငါလို့ရဲ့ ဖိုးဖေး ကူဇက် တဦးတည်းနဲ့ ရသောလူပဲသငယ် များ ဖြစ်ကြအယ်။

11 အဲလိုလဲ အမွှာမမွေးခင် အဲဟာမဟုတ်ရင် အကောင်း အဆိုး တခုခုဟို မပြုလုပ်ခင် ရွေးကောက်ခြင်းဆိုင်ရာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက် တည်မြဲစေရန်ဖြစ်အယ်။

12 အလုပ်အားဖြင့် မဟုတ်ဘဲ ခေါ်သောသူအား သူမ ဟို “အကြီးဟ အငယ်ဆီမှာ အစေခံရလိမ့်မယ်” ဟု ပြော အယ်။

13 ကျမ်းစာဟ “ယာကုပ်ဟို ငါ ချစ်ပေမဲ့ ဒေသောဟို ငါ မုန်းအယ်” ဟု ပြောအယ်။

14 သို့ဖြစ်ယွေ့ ငါလို့ စလိုပြောရမလုန်း၊ ဘုရားသခင်ဟ မတရားသလော။ လုံးလုံး ဟုတ်ဝူ။

15 အကျော့န်းမှာ ကိုယ်တော်ဟ မောရှေအား “ငါဟ ကျေးဇူးပြုလိုသော သူဟို ကျေးဇူးပြုမယ်၊ သနားလို သောသူဟို ငါ သနားမယ်” ဟု မိန့်အယ်။

16 အေးကျော့န့် အေးအရာဟ လူ့ဆန္ဒနဲ့ ကြိုးစား အားထုတ်မှု အပေါ်တွင် မူတည် တာ မဟုတ် ဘဲ ဘုရားသခင်ရဲ့ ကရုဏာအပေါ်တွင် မူတည်အယ်။

17 အကျော့န်းမှာ ကျမ်းစာဟ ဖာရောဘုရင်အား “ငါ့ တန်ခိုးဟို နင်နှိုက် ပြသခြင်းငှာ လည်းကောင်း၊ ငါ့နာမဟို မြေတပြင်လုံးတွင် ကျော်စောစေခြင်းငှာ လည်းကောင်း၊ ငါဟ ဟေရည်ရွယ်ချက်ဖြင့် နင့်ဟို ဆိုင်ဘုရင်အရာနှိုက်

ချီးမြှောက်ခဲ့အယ်” ဟု မိန့်အယ်။

¹⁸ အေးကျောန့် ဘုရားသခင်ဟ ကရုဏာထားလိုသော သူတို့ ကရုဏာထားယွေ သူခေါင်းမာစေလိုသော သူတို့ ခေါင်းမာစေအယ်။

ဘုရားသခင်ရဲ့ အူထော့ခြင်းနဲ့ ကရုဏာတော်

¹⁹ နင်လို့ထဲဟ တယောက်ဟ ငါ့တို့ ဟေလိုပြောအယ်။ “အေးလို့ဖြစ်ရင် ဘုရားသခင်ဟ ငါတို့တို့ ပစကျောန့် အပစ်တင်နေသေးလုန်း၊ ဖယ်သူဟ အလိုတော်တို့ ဆီးတားနိန်လုန်း” ဟု ဆိုမယ်လော။

²⁰ အဲလိုလဲ အချင်းလူ၊ နင်ဟ စသူဖြစ်လို့ ဘုရားသခင်တို့ ပြန်ခံ ပြောဆိုနေလုန်း၊ “ပုံသွင်းခံရသောအရာဟ ပုံသွင်းပေးသော သူအား ‘ပစကျောန့် ငါ့တို့ ဟေလို လုပ်ခဲ့လဲ’” ဟု ဆိုရမယ်လော။

²¹ အိုးထိန်းသမားဟ ရွံ့စေးတို့ မိမိအလိုဆန္ဒအတိုင်း ပြုလုပ်ခွင့် ဆီအယ် မဟုတ်လော၊ သူဟ ရွံ့တုံးတခု တည်းမှ အသရေဆီသောအရာအတွက် သုံးသောအိုးတို့ လည်းကောင်း၊ အသရေမဆီသော အရာအတွက် သုံးရန်အိုးတို့ လည်းကောင်း ပြုလုပ်ပိုင်အယ် မဟုတ်လော။

²² အကယ်ယွေ ဘုရားသခင်ဟ မိမိရဲ့ အူထော့တာတို့ ပြသရန်နဲ့ သူရဲ့ တန်ခိုးတို့ သိစေရန် အလိုတော်ဆီလျက် နဲ့ပင် ပျက်စီးခြင်းအတွက် အသင့်ပြင်ဆင်ထားသော အူထော့ခြင်းဆိုင်ရာတို့ ရမ်းဆာ့ သည်းခံရင် စလိုလုန်း။

23 အေးအပြင် ကိုယ်တော်ဟ ကရုဏာထားသော ငါလို့ အား သွန်းလောင်းယွေ့ မိမိရဲ့ ဘုန်းအသရေဟို ဖူးမျှော်စေ ရန်လည်း အလိုတော် ဆီအယ်။ ကိုယ်တော် ပြင်ဆင်ထား သူများ ဖြစ်ကြသော ငါလို့အား အေးကြွယ်ဝသော ဘုန်း အသရေဟို ခံစားစေအယ်။

24 အကျောန်းမှာ ငါလို့ဟ ကိုယ်တော်ခေါ်တဲ့ လူများ ဖြစ်ကြအယ်။ ယုဒလူမျိုးများထဲမှ သာမက လူမျိုးခြား အထဲမှလည်း ခေါ်ယူအယ်။

25 ဟောရှေ့ကျမ်းတွင် ကိုယ်တော်ဟ၊

“ငါရဲ့ လူမျိုး မဟုတ်သော သူလို့ဟို
‘ငါရဲ့ လူမျိုး’ လို့ ငါ ခေါ်မယ်။

ငါ မချစ်သော လူမျိုးဟို
‘ငါ ချစ်သော လူမျိုး’ လို့ ငါ ခေါ်မယ်။

26 ပင်းတော့ ‘နှင်လို့ဟာ ငါရဲ့ လူ မဟုတ်’ ဟု အပြောခံရ သော အဲနေရာနှိုက်

အသက်ဆွင်သော ဘုရားသခင်ရဲ့ သား ဟု ခေါ်ဝေါ် ခြင်းဟို ခံရလိမ့်မယ်” ဟု မိန့်အယ်။

27 ကုသရေလူမျိုးနဲ့ ပတ်သက်ပင်း ဟောရှာယ ကြွေးကြော် တာဟ “ကုသရေလူမျိုးသားလို့သည် သမုဒ္ဒရာသဲလုံး နဲ့အမျှ များသော်လည်း၊ သူလို့အထဲမှ လူအနည်းစုသာ ကယ်တင်ခြင်းဟို ခံရလိမ့်မယ်။

28 အကျောန်းမှာ အဆင်ဟ မြေကြီးပေါ်ဆီ လူအပေါင်းလို့ ဟို မဆိုင်းမတွဘဲ အမြန် တရားစီရင်မယ် ဖြစ်သောကျော

နဲ့ ဖြစ်အယ်” ဟု မိန့်အယ်။

²⁹ အေးအပြင် “ခေါန်းခင်ဗိုလ်ခြေအဆင် ဘုရားဟ ငါလို့ သားမြေးအချို့လို့ဟို ချမ်းသာ မပေးခဲ့ရင် ငါလို့ဟ သော ဒုံမြို့လို့မျိုး ဖြစ်ယွေ့ ဂေါမောရမြို့နဲ့ တူကြလိမ့်မယ်” လို့ မခင်ဟ ဟေရှာယ ဟောခဲ့လဲ့အတိုင်း ဖြစ်အယ်။

ဣသရေလလူမျိုးရဲ့ မယုံကြည်ခြင်း

³⁰ အေးကျောနဲ့ စလို ဟောရမလဲ၊ ဖြောင့်မတ်ခြင်းဟို မီအောန်မလိုက်သော လူမျိုးခြားလို့ဟ ဖြောင့်မတ်ခြင်းဟို မိကြအယ်၊ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းဟို ရ ဆီအယ်။

³¹ ဖြောင့်မတ်ခြင်း တရားလမ်းဟို လိုက်သော ဣသရေ လလူမျိုးဟ ပညတ်တရားနောက်ဟို လိုက်သော်လည်း သူ လို့ရဲ့ ရည်မှန်းချက် မအောန်မြင်ကြ။

³² ပစာကျောနဲ့လဲ။ အကျောနဲ့မှာ သူလို့ဟ ယုံကြည် ခြင်းအားဖြင့် မဟုတ်ဘဲ အကျင့်အားဖြင့် လိုက်လျောက် သောကျောနဲ့ ဖြစ်အယ်။ သူလို့ဟ “ထိမိယွေ့ လဲစရာ ကျောက်” ဟို ထိမိယွေ့ လဲကျအယ်။

³³ ရေးသားချက်အရ၊
 “ကျွေလော့၊ လူလို့ တိုက်မိယွေ့ လဲစရာကျောက်ဟို ဇီအုန်
 တောင်ပေါ်မှာ ငါ ချထားမယ်။
 အေးကျောက်ဟို လူလို့ တိုက်မိယွေ့ လဲကျလိမ့်မယ်၊
 အဲလိုလဲ အေးကျောက်ဟို ယုံကြည်သောသူဟ ဖယ်
 ခါမှ ဆုက်ကြောက်ရလိမ့်မယ် မဟုတ်”

ဟု ဖော်ပြပါဆီအယ်။

10

¹ ညီအကို မောင်နှမ လို့ ကူသရေလ အမျိုးသား လို့ အတွက် ကယ်တင်ခြင်း ရဆီရန် ဘုရားသခင်ဆေ ငါရဲ့ နေလုံးသား ဆန္ဒနဲ့ ဆုတောင်းအယ်။

² အေးလူလို့ဟ ဘုရားသခင်အတွက် ထက်သန်သော စိတ် ဆီကျောန်း ငါ သက်သေခံအယ်။ အဲလိုလဲ သူလို့ ရဲ့ အေးထက်သန်သောစိတ်ဟ စစ်မန်သော အသိပညာ အားဖြင့် မဟုတ်။

³ အေးသူလို့ဟ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းတရား ဟို့ မသိဘဲ၊ ကိုယ့်ဖြောင့်မတ်ခြင်းဟို့ တည်စေခြင်းငှာ ဆွာ ကြံသောကျောန်း၊ သူလို့ဟ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်း တရားဟို့ ဝန်မခံကြ။

⁴ ယုံကြည်သောသူ အပေါင်းလို့ဟ ဖြောင့်မတ်ခြင်း ရဆီ ရန် ပညတ်တရားဟ ခရစ်တော်အားဖြင့် ပြေစုံစေအယ်။

လူအားလုံးအတွက် ကယ်တင်ခြင်း

⁵ မောရှေဟ ပညတ်တရားဟို့ လိုက်နာခြင်းအားဖြင့် ဘုရားသခင်ရဲ့ ဆွေမျှော်တွင် ဖြောင့်မတ်ခြင်းအကျော န်း ရေးသားခဲ့အယ်။ “ပညတ်တရားဟို့ စောင့်ဆောက် သောသူဟ အသက်ဆိုင်လိမ့်မယ်” ဟု ဖော်ပြအယ်။

⁶ ကျမ်းစာနှိုက် ယုံကြည်ခြင်းအားဖြင့် ရဆီသော ဖြောင့်မတ်ခြင်းဆိုတာဟ “စသူဟ ခေါင်းခင်ဘို့ဟို့ တက်

ရဟာလုန်းလို့ နင်လို့ စိတ်နေလုံးထဲမှာ မမေးနဲ့” ဆိုလိုတာ ဟ ခရစ်တော်ဟို အောက်သို့ ခေါ်ဆောင်ခဲ့ခြင်း ဖြစ်အယ်။

7 “အဲဟာမဟုတ်ရင် နက်နဲရာထဲသို့ စသူ ဆင်းလိမ့်မ လုန်းဟု မမေးနဲ့” ဆိုလိုတာဟ ခရစ်တော်ဟို သေခြင်းမှ ထမြောက်လာစေရန် ဖြစ်အယ်။

8 အဲလိုလဲ အဲစာဟ စလို ဟောထားလုန်း။ “တရား တော်ဟ နင့်နဲ့ အနီးတွင် ဆီအယ်။ နင်ရဲ့ စလောင်နှိုက် လည်းကောင်း၊ နင့်ရဲ့ စိတ်နေလုံးနှိုက် လည်းကောင်း ဆီ အယ်” ဟု ဆိုအယ်။ ငါဟောပြော ကြေညာလဲ ယုံကြည် ခြင်းတရားဟို ဆိုလိုအယ်။

9 နင်လို့ဟ “ယေရှုဟ သခင် ဖြစ်အယ်” ဆိုတာဟို နင့်ရဲ့ စလောင်ဖြင့် ဝန်ခံယွေ့၊ ဘုရားသခင်ဟ အေးသူဟို သေ ခြင်းမှ ထမြောက်စေပီဟု စိတ်နေလုံးထဲနှိုက် ယုံကြည် ရင်၊ နင်လို့ဟ ကယ်တင်ခြင်းဟို ရောက်လိမ့်မယ်။

10 အကျောန်းမှာ ငါလို့ စိတ်နေလုံးနဲ့ ယုံကြည်ခြင်း အားဖြင့် ဖြောင့်မတ်ခြင်းဟို ရအယ်။ စလောင်ဖြင့် ဝန်ခံ ယွေ့ ကယ်တင်ခြင်း ခံရအယ်။

11 ကျမ်းစာပြောတာဟ “ကိုယ်တော်ဟို ယုံကြည်လဲသူ စသူမဆို စိတ်ပျက်ရလိမ့်မယ် မဟုတ်” ဟု ဆိုအယ်။

12 ယုဒလူမျိုး၊ လူမျိုးခြားဟူယွေ့ ခွဲခြားထားခြင်း မ ဆီသဖြင့် လူတိုင်းအားလုံး ပါဝင်အယ်။ ဘုရားသခင်ဟ လူအားလုံးလို့ရဲ့ အဆွင်တပါးတည်း ဖြစ်ယွေ့ ကိုယ်တော် အား ခေါ်သောသူလို့အား ကြွယ်ဝစွာ ကောင်းချီးပေး

အယ်။

13 ကျမ်းစာဟ “အဆုင်ဟို ခေါ်ပင်း အကူအညီတောင်း သူ လူတိုင်း ကယ်တင်ခြင်း ခံရလိမ့်မယ်” ဟု ပြောအယ်။

14 အဲလိုလဲ သူလို့ဟ မယုံကြည်ခဲ့ရင် သူလို့ဟို ဖယ်လို ဆုတောင်းနိဗ္ဗာန်မလုနဲ့။ သတင်းစကားဟို သူလို့ မကြားခဲ့ ရင် သူလို့ ဖယ်လို ယုံကြည်နိဗ္ဗာန်မလဲ။ သတင်းစကား ဟော မဲ့သူ မဆီရင် သူလို့ ဖယ်လို ကြားနိဗ္ဗာန်မလုနဲ့။

15 သတင်းကောင်း ဟို ဟော မဲ့ သူ ဟို မ စေ လွတ် ရင် ဖယ်လိုသတင်းဟို ကြေညာနိဗ္ဗာန်မလဲ။ ကျမ်းစာဟ “သတင်းကောင်းဟို ယူဆောင်လာသော ခြေလို့ဟ ရမ်း ဆာ တင့်တယ်လှအယ်” ဟု ပြောအယ်။

16 အဲ လို လဲ ကူ သရေ လ အမျိုး လို့ ဟ အေး သတင်းကောင်းဟို သူလို့အားလုံးဟ လက်မခံကြ။ အ ကျောက်မှာ ဟေရှာယဟ “အဆုင်၊ ငါလို့ သတင်းစကား ဟို စသူယုံသလဲ” ဟု ဆိုအယ်။

17 အဲ လို မို့ ယုံကြည် ခြင်း ဟ နှုတ်ကပတ် တော် ဟို ကြားနာ ခြင်း အားဖြင့် လာ အယ်။ ယုံကြည် ခြင်း ဟ ခရစ်တော်အကျောက် ဟောပြောခြင်းမှ လာအယ်။

18 အဲလိုလဲ သူလို့ ကြားဝူးလားလို့ ငါ မေးအယ်။ သူလို့ ကြားရကြပီ။

“သူလို့ရဲ့ အသံဟ မြေတပြင်လုံးနှိုက် ပျံ့နှံ့သွားအယ်။ သူလို့ရဲ့ စကားများဟလည်း ကမ္ဘာအဆုံးထိအောက် ရောက်လေပီ”

19 တခါ ငါ မေးတာဟ က္လသရေလအမျိုးသားလို့ နားမလည်ကြသလော၊ မောရှေဟ၊

“မရေရာသော လူမျိုးလို့အား အသုံးပြုယွေ၊
ငါရဲ့ လူတွေဟို မနာလိုအော်န် လုပ်မယ်။

မိုက်မဲသော လူမျိုးအားဖြင့်
ငါရဲ့ လူလိုဟို အူထွေအော်န် လုပ်မယ်” ဟု ပထမဦးစွာ ဖြေကြားအယ်။

20 ဟောရှာယဟ၊

“ငါ့ဟို မဆာသော သူလို့ဟ ငါ့ဟို တွေ့ကြအယ်။
ငါ့အကျော့န်းဟို မမေးသော သူလို့ဆေ ငါ ထင်ဆားအယ်” ဟု ပိုပင်း ပြတ်သားစွာ ဆိုအယ်။

21 က္လသရေလလူမျိုးဟို ရည်မှတ်ယွေ “ငါ့ဟို ဆန့်ကျင်ပုန်ကန်ယွေ နားမထောင်သော လူမျိုးအား တနေ့လုံး ငါ့လက်ကမ်းလျက် နေအယ်” ဟု ဟောအယ်။

11

ဘုရားသခင်ရဲ့ ကရုဏာတော်

1 အဲလိုမို့ ဘုရားသခင်ဟ သူရဲ့ လူမျိုးဟို စွန့်ပစ်သလောဟု သူလို့ဟို မေးရင်၊ လုံးလုံး မစွန့်။ ငါတတ်တိုင်းဟ က္လသရေလလူ ဖြစ်အယ်၊ အာဗြဟံမှ ဆင်းသက်သောသူ၊ ဗ်ယာမိန်အနွယ် ဖြစ်အယ်။

2 ဘုရားသခင်ဟ သိထားနှင့်သော မိမိရဲ့ လူမျိုးတော်ဟို ပစ်ပယ်တော်မမူ။ ပရောဖက် ဧလိယဟ က္လသရေလ

လူမျိုးတို့ ဘုရားသခင်ဆေ တိုင်ကြားသောအခါ ကျမ်းစာ
နှိုက် အေးအကျောန်းနဲ့ ပတ်သက်ယွေ့ စလို ဟောထား
တာဟို နင်လို့ မသိကြသလော။

³ “အဆင်၊ သူ့လို့ဟ ကိုယ်တော်ရဲ့ ပရောဖက်များဟို
သတ်ကြပီ၊ ယဇ်ပလ္လင်များဟို ဖြိုကြပီ၊ ငါတယောက်
တည်း ကျန်ပါအယ်၊ သူ့လို့ဟလည်း ငါ့ဟို အသက်သတ်
ရန် ကြိုးစားကြပါအယ်” ဟု ဆိုအယ်။

⁴ ဘုရားသခင်ဟ စလို ပြန်အဖြေပေးလုန်း၊ “ဗာလဆေ
နှိုက် ဒူးမထောက်သော လူ ၇,၀၀၀ လို့ဟို ငါ့အဖို့ ငါ
ကျန်ကြွင်းစေပီ” ဟု မိန့်အယ်။

⁵ အေးနည်းတူ၊ အခုကာလနှိုက် ကျေးဇူးတော်ကျောန်
ရွေးကောက်ခြင်း ခံရသူ အကြွင်းအကျန် ဆံသေးအယ်။

⁶ သူ့ရဲ့ ရွေးကောက်ခြင်းဟ ကျေးဇူးတော်အားဖြင့်
သာ ဖြစ်အယ်၊ ကိုယ်ကျင့်သော အကျင့်ဟို အခြေခံတာ
မဟုတ်။ အကျောန်းမှာ ဘုရားသခင် ရွေးကောက်ခြင်းဟ
လူ့အကျင့်ဟို အခြေခံရင် ကိုယ်တော်ရဲ့ ကျေးဇူးတော်ဟ
အစစ်အမှန် မဟုတ်။

⁷ အေးလိုမို့ စလိုလုန်း၊ ဣသရေလူလို့ဟ ဆာသောအရာ
ဟို မမျော်ရကြ။ ဘုရားသခင် ရွေးကောက်သောသူလို့သာ
မျော်ရကြအယ်၊ ကျန်သောသူလို့ဟ ဘုရားသခင်ရဲ့ ခေါ်
သံဟို မကြားရ။

⁸ ကျမ်းစာနှိုက် ပြောတာဟ “ဘုရားသခင်သည် ခုနေ့
တိုင်အောက် သူ့လို့အား ထိုင်းမှိုင်းသော စိတ်နေလုံးဟို

လည်းကောင်း၊ မမျှော်နိုင်လဲ မျက်စေ့ဟို လည်းကောင်း၊
မကြားနိုင်လဲ နားဟို လည်းကောင်း ပေးအယ်။”

⁹ ဒါဝိဒ်ဟ၊

“သူ လို့ရဲ့ စားပွဲ များ ဟ သူ လို့ အတွက် ကျော့ကွင်း
လည်းကောင်း၊ ထောင်ချောက် သော်
လည်းကောင်း၊

မားယွင်းစေသောအရာဟို လည်းကောင်း၊ ခံထိုက်လဲ
အပစ်ဟို လည်းကောင်း ဖြစ်ပါစေ။

¹⁰ သူလို့ဟ ကျေ့ယွေ့ မမျှော်နိုင်စေရန် မျက်စေ့ ကွယ်ပါ
စေ၊
သူလို့ကျော့ဟလည်း အမြဲကုန်းပါစေ” ဟု မြတ်ဆို
အယ်။

¹¹ အေး လို့ဆိုရင်၊ ယုဒလူလို့ဟ တိုက်မိယွေ့ လဲ
သောအခါ၊ သူလို့ဟ ပျက်စီးခြင်းဟို ရောက်ကြသလော
ဟု ငါ မေးအယ်။ မပျက်စီးပါ၊ သူလို့ အပစ်ကျူးလွန်ခြင်း
ကျော့နဲ့ လူမျိုးခြားလို့ဟ ကယ်တင်ခြင်းဟို ရလာသဖြင့်
ယုဒလူမျိုးများနှိုက် မနာလိုမှု ဖြစ်ပေါ်လာစေအယ်။

¹² ယုဒလူလို့ရဲ့ အပစ်ဟ လောကကြီးဟို ကောင်းချီး
များစွာ ပေးခဲ့ပင်း သူလို့ရဲ့ ဝိညာဉ်ရေးရာ ဆင်းရဲမွဲ
တေမှုဟ တပါးအမျိုးသားများအတွက် ကြွယ်ဝသော
ကောင်းချီး မင်္ဂလာဟို ဆောင်ကြဉ်း ပေးခဲ့အယ်။ အေး
လိုမို့ ယုဒအမျိုးသားလို့ အပြေအစုံ ပါဝင်သောအခါ
ကောင်းချီး စလောက် ကြီးမားလှန်း။

လူမျိုးခြားလို့ ကယ်တင်ခြင်းဟို ခံရခြင်း

13 လူမျိုးခြားဖြစ်သော နင်လို့အား အခု ငါပြောအယ်၊ ငါဟ လူမျိုးခြားလို့နဲ့ဆိုင်သော တမန်တော်ဖြစ်တာနဲ့အညီ ငါ့ရဲ့ သာသနာအလုပ်အတွက် ဝါကြွားမယ်။

14 တနည်းအားဖြင့် ငါဟ မိမိရဲ့ လူမျိုးအား မနာလို စိတ်ဟို ဆီစေခြင်းအားဖြင့် အေးအထဲမှ တချို့လို့ဟ ကယ်တင်ခြင်းဟို ရကောင်းရလိမ့်မယ်။

15 အကျောန်းမှာ သူလို့ဟ ငြင်းပယ်သော ကျောနဲ့ လူသားမျိုးနွယ်များ အားလုံး ဘုရားသခင်ရဲ့ ရန်သူများ ဖြစ်ရာမှ သူရဲ့ မိတ်ဆွေများ အဖြစ်ဟို ပြောင်းလဲသွား အယ်။ အေးလို့မို့ သူလို့ လက်ခံသောအခါ ပစာဖြစ်မလှ န်း၊ လူသေလို့အား အသက်ပြန်ယွေ့ ဆွင်စေသလိုမျိုး ဖြစ် လိမ့်မယ်။

16 အဦးသီးအဖြစ် ပူဇော်သော မုန့်စိမ်းဟ သန့်ဆွင်း ရင်၊ တပုံလုံး သန့်ဆွင်းလိမ့်မယ်၊ အမြစ် သန့်ဆွင်းရင် အခက်အလက်များလည်း သန့်ဆွင်းကြလိမ့်မယ်။

17 အဲလိုလဲ အကိုင်းအခက် တချို့လို့ဟ ခုတ်ဖြတ် ခြင်း ခံရယွေ့ သံလွင်ပင်ရိုင်းဖြစ်သော နင်လို့ဟ အေး အကိုင်းအခက်များ ကြားနှိုက် ကိုင်းဆက်ကူးခံရပင်း သံလွင်ပင် အမြစ်မှ အဆီအနှစ်ဟို မျှဝေခံစားသူဖြစ်လာ ရင်၊

18 အေးအကိုင်းအခက်များအပေါ် တတ်တိုင်း ဝါကြွား သောစိတ် မဆီနဲ့။ ဝါကြွားရင်လည်း နင်ဟ အမြစ်ဟို ထောက်မတာ မဟုတ်၊ အမြစ်ဟသာ နင့်ဟို ထောက်မ

အယ်။

19 အဲလိုလဲ နင်လို့ဟ “ဟုတ်အယ်၊ ငါ့ဟို ကိုင်းဆက်ကူး ရန်အတွက် အကိုင်းများဟ ခုတ်ဖြတ်ခြင်း ခံရကြအယ်” ဟု ဟောလိမ့်မယ်။

20 အဲဒီအရာဟ အမန်ဖြစ်အယ်၊ သူလို့ မယုံကြည်ကြ သောကျောနဲ့ သူလို့ဟို ချိုးဖဲ ခံရပင်း နင်လို့ ယုံကြည် သောကျောနဲ့ နင်နေရာတွင် တည်အယ်၊ ဒါပေမဲ့ အဲဒီအရာ အတွက် မာနမထောင်လွှားပါနဲ့၊ အဲအစား ကြောက်ခြင်း စိတ် ဆိလော့။

21 အကျောန်းမှာ ဘုရားသခင်ဟ မူလ အကိုင်းအခက် များဟို မနုဗြောရင် နင်လို့ဟိုလည်း နှမြောမှာ မဟုတ်ဝူး။

22 ဟေနေရာမှာ ဘုရားသခင်ဟ စလောက် ကြင်နာ တတ်ကျောန်းနဲ့ စလောက် ပြင်းထန်စွာ စီရင်တတ်ကျောန်း ဟို ငါလို့ မျော်ရကြအယ်။ ကိုယ်တော်ဟ လဲသူများအပေါ် ပြင်းထန်စွာ စီရင်ပေမဲ့လည်း ကိုယ်တော်ရဲ့ ကြင်နာခြင်း နှိုက် နင်ဟ ဆက်လက်ပင်း တည်နေရင် အေးကြင်နာခြင်း ဟ နင့်အပေါ်နှိုက် ဆိမယ်။ အေးကြင်နာနှိုက် နင်ဟ မ တည်ရင် ခုတ်ဖြတ်ခြင်းဟို ခံရလိမ့်မယ်။

23 ယုဒလူမျိုးလို့ဟ မယုံကြည်မှုဟို စွန့်ပယ်ရင် ကိုင်း ဆက်ကူးခြင်း ခံရလိမ့်မယ်၊ အကျောန်းမှာ သူလို့ဟို နောက်တခါ ကိုင်းဆက်ကူးရန် ဘုရားသခင် တတ်နိုင် အယ်။

24 အကျောန်းမှာ နင်ဟ သံလွင်ပင်ရိုင်းမှ ခုတ်ဖြတ်ခံ ရယွေ့ ကောင်းလဲ သံလွင်ပင်နှိုက် သဘာဝနဲ့ ဆန့်ကျင်

လျက် ကိုင်းဆက် ကူးခြင်း ခံရတာ မန်ရင်၊ သဘာဝ အတိုင်း ကောင်းလဲ့ သံလွင်ပင်ရဲ့ အကိုင်းများဟိုဟ မူရင်း သံလွင်ပင်နှိုက် ကိုင်းဆက် ကူးဖို့ရန် စလောက် လွယ်ကူ မလဲ။

လူမျိုးအားလုံးအပေါ် ဘုရားသခင်ရဲ့ ကရုဏာတော်

²⁵ ညီအကို မောင်နှမလို့ နင်လို့ဟ မိမိလို့တတ်တိုင်း ပညာသတိ ဆီသောသူဟု မထင်မှတ် ကြစေရန် ဟေ လျှို့ဝှက် နက်နဲသောအရာဟို မသိဘဲ မနေစေလိုပါ။ လျှို့ဝှက်နက်နဲသော အရာဟ ကူသရေလ လူမျိုးနှိုက် မာကျောခက်ထန်သူ အချို့ဆီခြင်းမှာ လူမျိုးခြားလို့ စုံလင်စွာ ဝင်ရောက်လဲ့အထိ ဖြစ်ပင်း

²⁶ အေးနည်း အားဖြင့် ကူသရေလ လူအားလုံး ကယ်တင်ခြင်းဟို ရောက်လိမ့်မယ်။ ကျမ်းစာနှိုက်၊

“ကယ်တင်သော အဆွင်ဟ ဇိအုန်တောင်ပေါ်မှ လာပင်း ရင်၊

မတရားသော အမှုဟို ယာကုပ်အမျိုးဆေမှ ဖယ်ဆွား လိမ့်မယ်။

²⁷ သူလို့ အပစ်များဟို ငါ ပယ်ဆွင်းသောအခါ၊

သူလို့နဲ့ ဟေပဋိညာဉ်တရားဟို ငါ ပြုမယ်” ဟု ပြော ကြားထားအယ်။

²⁸ သတင်းကောင်းဟို သူလို့ ငြင်းပယ်ကြသောကျောနဲ့ ယုဒအမျိုးသားလို့ဟ ဘုရားသခင်ရဲ့ ရန်သူများ ဖြစ်လာ ကြအယ်၊ အဲလိုဖြစ်ခြင်းမှာ လူမျိုးခြားဖြစ်သူ နင်လို့

ရဲ့ အကျိုးအတွက် ဖြစ်အယ်။ အဲလိုလဲ ဘုရားသခင် ရွေးကောက် ခြင်း အရ ဖိုးဖေး များ ကျော နဲ့ သူ လို့ ဟ ဘုရားသခင်ရဲ့ မိတ်ဆွေ ဖြစ်လာကြအယ်။

²⁹ အ ကျော န်း မှာ ဘုရားသခင် ဟ ရွေးချယ် ပင်း ကောင်းချီးပေးရန် ဆုံးဖြတ် ထား ပင်း သော သူ ဟို မ ပြောင်းလဲတတ်။

³⁰ နင်လို့ဟ အရင် ဘုရားသခင်ရဲ့ စကားဟို နားမထောင် သော လူမျိုးခြားလိုမျိုး ဖြစ်ပေမဲ့ အခုအခါ ဘုရားသခင် ရဲ့ ကရုဏာဟို လက်ခံရဆံ့ခြင်းမှာ ယုဒအမျိုးသားလို့ဟ ကိုယ်တော်ရဲ့ စကားဟို နားမထောင်ခဲ့ကြသောကျောနဲ့ ဖြစ်အယ်။

³¹ အဲတိုင်းတိုင်းပဲ ဘုရားသခင်ရဲ့ ကရုဏာဟို နင်လို့ လက်ခံရခြင်းကျောနဲ့ ယုဒအမျိုးသားလို့ဟ ကရုဏာဟို မိမိလို့လည်း လက်ခံရခြင်းငှာ ဘုရားသခင်ရဲ့ စကားဟို အခု *အခါ နားမထောင်ဘဲ နေကြအယ်။

³² အကျောန်းမှာ ဘုရားသခင်ဟ လူအပေါင်းလို့အပေါ် ကရုဏာ ပြဖို့ရန် လူအပေါင်းလို့ဟို မနာခံမှုအဖြစ်နှိုက် ချုပ်ထားအယ်။

ဘုရားသခင်ရဲ့ ဂုဏ်တော်ဟို ချီးမွမ်းခြင်း

³³ ဘုရားသခင်ရဲ့ အသိပညာနဲ့ ဉာဏ်ပညာ၊ ချမ်းသာ ကြွယ်ဝမှုဟ ရမ်းဆွဲ နက်နဲလှပါလား။ ကိုယ်တော် ရဲ့ စီရင်ဆုံးဖြတ်များဟို ဆွင်းပြန်နိဉ်သူ မဆံ့ပါလား။

* 11:31 တချို့ လက်ရေးမူကျမ်းများတွင် အခု၊ မပါဆီချေ။

ကိုယ်တော်ရဲ့ နည်းလမ်းများဟို နားလည်နိုင်သောသူ မဆံပါလား။

³⁴ ကျမ်းစာဟောတာဟ၊

“စသူဟ ဘုရားသခင်ရဲ့ စိတ်ဟို သိနိုင်လုန်း။

စသူဟ ကိုယ်တော်အား အကြံဉာဏ်ပေးနိုင်လုန်း။

³⁵ ဘုရားသခင်ဟ ကျေးဇူးဆပ်ရအောင်

စသူဟ ကိုယ်တော်အား ကျေးဇူးပြုဖူးလုန်း။”

³⁶ အကျောန်းမှာ အရာအားလုံးဟို ဖန်ဆင်းခဲ့သောသူဟ သူဖြစ်အယ်၊ အရာခပ်သိမ်းဟ သူအားဖြင့် တည်ဆံလာပင်း သူ့အတွက် ဖြစ်အယ်။ ဘုရားသခင်ရဲ့ ဘုန်းတော်အမြဲတမ်း ထင်ဆွားပါစေ၊ အာမင်။

12

ဘုရားသခင်ရဲ့ အစေဟို ခံရန် စလို အသက်ဆင်ရမဲ့ အကျောန်း

¹ ညီအကို မောင်နှမလို့၊ ဘုရားသခင်ရဲ့ ကရုဏာအားဖြင့် နင်လို့ဟို ငါ တိုက်တွန်း နှိုးဆော်လိုတာဟ နင်လို့ရဲ့ ကိုယ်ခန္ဓာဟို ဘုရားသခင် နှစ်သက်လဲ့ သန့်ဆွင်းယွေ့ အသက်ဆင်သော ယဇ်အဖြစ် ပူဇော်ကြလော့။ ဟေဟာဟ ကိုယ်တော်အား နင်လို့ ပြုအပ်သော စစ်မန်သော ဝတ်ပြုကိုးကွယ်ခြင်း ဖြစ်အယ်။

² နင်လို့ဟ လောကရဲ့ ပုံသဏ္ဌာန်အတိုင်း လိုက်ပင်း မကျင့်ကြနဲ့။ ကောင်းသောအရာ၊ ဘုရားသခင် နှစ်သက်

ဖွယ်သောအရာ၊ အပစ်ဆိုဖွယ် မဆီသောအရာ တည်းဟူသော ဘုရားသခင် အလိုဆီသောအရာဟို စလိုအရာ ဖြစ်တာဟို သိဆန်ရန် စိတ်နေလုံးဟို အသစ်ပြုပြင်ခြင်းဖြင့် ပုံသဏ္ဌာန် ပြောင်းလဲခြင်း ဆိုကြလော့။

³ ငါ့အား ပေးသော ကျေးဇူးတော်အားဖြင့် နင်လို့ထဲတွင် ဆီသောသူအားလုံးဟို ငါမှာကြားလိုတာဟ နင်လို့ဟ မိမိတတ်တိုင်း ထင်သင့်တာထက် ပိုပင်း အထင်မကြီးဘဲ နင်လို့အသီးသီးအား ဘုရားသခင် ခွဲဝေပေးသော ယုံကြည်ခြင်း အတိုင်းအတာ နဲ့အညီ သင့်တင့် လျောက်ပတ်စွာ ထင်မြင်ကြလော့။

⁴ ခန္ဓာကိုယ် တ ခု တည်း နှိုက် ရ မ်း ဆွဲ သော အစိတ်အပိုင်းများ ဆီတာ ဖြစ်ယွေ၊ အေးအစိတ်အပိုင်းအားလုံးတွင် အလုပ်တာဝန် အသီးသီးဆိုကြအယ်။

⁵ အေးနည်းတူ ငါလို့ဟ ရ မ်း ဆွဲ များသော်လည်း ခရစ်တော်နဲ့ တလုံးတဝတည်း ဖြစ်ကြသဖြင့် ခန္ဓာကိုယ် တခုတည်းနှိုက် တည်ဆိုကြအယ်၊ ငါလို့ အသီးသီးဟ အချင်းချင်း ဆက်စပ်လျက် ဆီသော ခန္ဓာကိုယ် အစိတ်အပိုင်းများ ဖြစ်ကြအယ်။

⁶ ငါလို့ တဦးစီအား ပေးသော ကျေးဇူးတော်အရ ငါလို့တွင် ကွဲပြားသော ဆုကျေးဇူးများ ဆိုကြအယ်။ နင်လို့ရဲ့ ဆုကျေးဇူးဟ ပရောဖက်ပြုခြင်း ဖြစ်ရင် နင်ရဲ့ ယုံကြည်ခြင်းနဲ့အညီ ပရောဖက်ပြုကြလော့။

7 အစေခံသောသူ ဖြစ်ရင် အစေခံခြင်းအမှုကို လုပ်လော့၊ သင်ကြားပေးသောသူဖြစ်ရင် သင်ကြားခြင်းအမှုကို လုပ်လော့။

8 ခွန်အား ပေးသောသူ ဖြစ်ရင် အေးခွန်အား ပေးခြင်း အမှုကို ပေးလော့၊ ပေးကမ်းသူဖြစ်ရင် ရက်ရောစွာ ပေးကမ်းလော့၊ ယိုးသောသူဖြစ်ရင် လုံ့လဝီရိယနဲ့ လုပ်ဆောင်လော့၊ ကရုဏာကို ပြခြင်းကို ပြုလုပ်သောသူ ဖြစ်ရင် ရက်ရောစွာနဲ့ လုပ်လော့။

9 ချစ်ခြင်းမေတ္တာကို ဟန်ဆောင်မှုနဲ့ ကင်းစေလော့၊ မကောင်းမှုကို မုန်းပင်း ကောင်းသောအရာကို အမြဲစွဲကိုင်ကြလော့။

10 တယောက်နဲ့ တယောက် ချစ်ခြင်းမေတ္တာနဲ့ တည်နေကြလော့၊ ချီးမြှောက်ခြင်းမှာ သူတပါးကို ကိုယ့်ထက် ချီးမြှောက်ကြလော့။

11 မပျင်းဘဲ အလုပ်ကို ကြိုးစား အားထုတ်ကြလော့။ စိတ်နေလုံး အကြွင်းမဲ့ အဆင်ရဲ့ အစေကို ခံပင်း ဝတ်ပြုကြလော့။

12 မျှော်လင့်ချက်နဲ့ ဝမ်းမြောက်ကြလော့၊ ဆင်းရဲဒုက္ခကို သည်းခံကြလော့၊ ဆုတောင်းခြင်းနှိုက် သစ္စာဆံကြလော့။

13 သန့်ဆင်းသူလို့ဟ ဆင်းရဲသောအခါ ဝေငှပေးကမ်းကြလော့၊ ဧည့်သည်လို့အား ဧည့်ဝတ်ပြုခြင်းကို လက်တွေ့ပြုကြလော့။

14 နင်လို့ဟို ငြင်းဆဲသောသူလို့အား ဘုရားသခင်ဟ ကောင်းချီးပေးရန် ဆုတောင်းကြလော့၊ ကျိန်ဆဲခြင်းဟို မ ပြုလုပ်ဘဲ ကောင်းချီးပေးကြလော့။

15 ဝမ်းမြောက်သော သူလို့နဲ့အတူ ဝမ်းမြောက်ကြလော့၊ ငိုကနေသော သူလို့နဲ့အတူ ငိုကြလော့။

16 အချင်းချင်း သဟဇာတဖြစ်အောင် နေထိန်လော့။ မာန မ ကြီး ပါ နဲ့၊ အဲ လို လဲ နိမ့် ကျ သော သူ လို့ ဟို အပေါင်းအဖော်လုပ်ရန် ဆန္ဒအိပါ။* ကိုယ့်ကိုယ်ကို ပ ညာဆီအယ်လို့ မထင်ပါနဲ့။

17 တစုံတယောက်ဟ နင့်ဟို မားယွင်းစွာ ပြုမိပါဟ အေးသူအား အမားတခုနဲ့ ပြန်မတုံ့နဲ့။ လူအားလုံးလို့ အမြင်နှိုက် ကောင်းသောအရာဟိုသာ ပြုကျင့်လော့။

18 ဖြစ်နိုင်ရင် နင်လို့ဘက်မှ လူတိုင်းနဲ့ သင့်မြတ်အောင် နေထိန်လော့။

19 ငါ့ရဲ့ ချစ်လှစွာသော မိတ်ဆွေလို့ ပစာအခါမှ လက်မ လျော့ပါနဲ့၊ ဘုရားသခင်ရဲ့ အမျက်တော်ဟို အခွင့်ပေးကြ လော့၊ ကျမ်းစာနှိုက် ရေးထားတာဟ “ငါဟ လက်စားချေ မယ်၊ ငါ ဆပ်ပေးမယ်” လို့ အဆင်ဟ ပြောအယ်။

20 အေးအစား “နင်လို့ရဲ့ ရန်သူဟ ဆာရင် သူ့ဟို ကျွေး လော့၊ သူဟ ယေငတ်ရင် သူ့ဟို သောက်စရာ တခုခုပေး လော့။ အေးလို့ ပြုလုပ်ရင် နင်ဟ သူ့အား အဆက်ရစေ

12:14 မ ၅:၄၄ လ ၆:၂၈

* 12:16 နိမ့်ကျသော သူလို့ဟို အပေါင်းအဖော်လုပ်ရန် ဆန္ဒအိပါ၊ အဲဟာမဟုတ်ရင် နိမ့်ကျသောသူများနဲ့ မိတ်ဖွဲ့ပါ။

လိမ့်မယ်” ဟု ပြောအယ်။

²¹ အဆိုးအားဖြင့် အရှုံးမခံနဲ့၊ ကောင်းလဲ့အရာအားဖြင့် အဆိုးဟို အနိန့်ယူလော့။

13

အာဏာပိုင် များ အပေါ် နှိုက် ထား အပ် သော
စိတ်သဘော

¹ အစိုးရမင်းလို့ရဲ့ အမိန့်အာဏာဟို လူတိုင်း လိုက်နာ ကြရမယ်၊ ဘုရားသခင်ရဲ့ အခွင့်မဆီရင် မင်းအာဏာ လည်း မတည်ဆီနိန့်။ အမိန့်အာဏာ ဆီသမျှ ဟ ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့သာလျှင် တည်ဆီအယ်။

² အဲကျော့နဲ့ မင်းအာဏာဟို ဆန့်ကျင်သောသူ ဟ ဘုရားသခင် စီရင်တဲ့အရာဟို ပုန်ကန်သောသူ ဖြစ်အယ်။ အေးလို့ပြုသောသူဟ မိမိတတ်တိုင်း တရားစီရင်ခြင်းဟို ခံရလိမ့်မယ်။

³ အကျော့နန်းမှာ အကောင်းလုပ်ဆောင်သောသူ ဟ အာဏာပိုင်များဟို ကြောက်နေစရာ မလို၊ အဲလိုလဲ အမား လုပ်သောသူဟပဲ ကြောက်စရာလိုအယ်။ အာဏာဆီသူ ဟို ကြောက်ရွံ့ခြင်းမှ လွတ်မြောက်လိုသလော။ မန်သော အရာဟို လုပ်လော့၊ အေးလို့လုပ်ရင် သူဟ နင့်ဟို ချီးမွန်း လိမ့်မယ်။

⁴ ပစာကို နင်လို့ ကောင်းကျိုးပြုရန် အလို့ငှာ ခန့်အပ် ထားသော ဘုရားသခင်ရဲ့ အစေခံ ဖြစ်အယ်။ အဲလိုလဲ နင်လို့အမားလုပ်ခဲ့ရင် ကြောက်ရွံ့ခြင်း ဆီစေလော့၊ သူဟ

အချဉ်းနှီး ထားဟို ကိုင်ဆောင်တာ မဟုတ်။ သူလို့ဟ အပစ်ကျူးလွန်သူများအပေါ်နှိုက် ဘုရားသခင်ရဲ့ စီရင်ခြင်းဟို သယ်ဆောင်လာမဲ့ ဘုရားသခင်ရဲ့ အစေခံ ဖြစ်ကြအယ်။

⁵ အကျောန်းမှာ အာဏာဆီသူ အပစ်ပေးမှာဟို ကြောက်သော ကျော နဲ့ သာမက မိမိ အသိစိတ် အတွက် ကျော နဲ့ လည်း အာဏာဟို နာခံရမယ်။

⁶ အေးအကျောန်းကျောနဲ့ နင်လို့ဟ အခွန်ဟို ပေးရအယ်၊ အစိုးရမင်းဟ သူလို့ရဲ့ အမှုဟို အချိန်ပြေ ထမ်းဆောင်သောအခါနှိုက် ဘုရားသခင်ရဲ့ အမှုတော်ဟို ထမ်းဆောင်ကြသောကျောနဲ့ ဖြစ်အယ်။

⁷ အဲလိုမို့ လူအသီးသီးလို့အား ပေးသင့်တာဟို ပေးဆောင်ကြလော့။ နင့်မှာ ပေးစရာအကြွေးများ ပေးကြလော့၊ အခွန်ခံထိုက်သောသူဟို အခွန် ပေးကြလော့၊ ကြောက်ထိုက်သောသူဟို ကြောက်ကြလော့၊ ရိုသေထိုက်သောသူဟို ရိုသေကြလော့။

အချင်းချင်း ပြုအပ်သောဝတ်

⁸ အချင်းချင်း ချစ်ခြင်းမှတစ်ပါး စလို အကြွေးမျှ မတင်စေနဲ့။ သူတစ်ပါးဟို ချစ်လဲ့သူဟ ပညတ်တရားဟို စောင့်ထိန်းသူ ဖြစ်အယ်။

⁹ ပညတ်များမှာ “အိုင်ထောင်ရေး ဖောက်ပြန်မှု မကျူးလွန်နဲ့၊ လူ့အသက်ဟို မသတ်နဲ့၊ သူ့ဥစ္စာဟို မခိုးနဲ့၊

တစုံတဦးရဲ့ ပိုင်ဆိုင်သော အရာဟို မလိုချင်ကြနဲ့။” —
 ဟေအရာအားလုံးဟို “ကိုယ်နဲ့စပ်ဆိုင်သောသူဟို ကိုယ်နဲ့
 အမျှ ချစ်လော့” ဟူသော ပညတ်တရား တခုတည်းဟ ခြုံ
 ငုံထားအယ်။

10 ချစ်ခြင်းမေတုတာဆီသောသူဟ ကိုယ်နဲ့စပ်ဆိုင်
 သော သူရဲ့ အကျိုးဟို မဖျက်ဆီးတတ်။ အဲကျောနဲ့ ချစ်
 ခြင်းမေတုတာဆီသောသူဟ ပညတ်တရား တခုလုံးဟို လို
 က်ဆောက်သောသူ ဖြစ်အယ်။

11 နင်လို့ အိပ်မေ့ရာမှ ထလာရန် အချိန်ကောင်းဟို နင်
 လို့ သိသောကျောနဲ့ နင် ဟေအရာဟို လုပ်ရမယ်။ အကျော
 န်းမှာ ကယ်တင်ခြင်းဟို ရောက်သော အခုအချိန်ဟ ငါလို့
 ယုံကြည်ခါစ အချိန်ထက် အခု ပိုပင်း နီးအယ်။

12 ညအချိန် ကုန်ခါနီးပီ၊ နေ့အချိန် ရောက်တော့မယ်။
 ငါလို့ဟ မိုက်နဲ့ဆိုင်လဲအရာများဟို ရပ်တန့်ယွေ့ အလင်း
 ရဲ့ လက်နက်များဟို ဝတ်ဆင်ကြစို့။

13 နေ့ရဲ့ အလင်းနှိုက် နေသော လူများအနေဖြင့် ငါ
 လို့ဟ မိမိကိုယ်ကို မန်ကန်စွာ ပြုမူကြပါစို့၊ ပွဲလုပ်ခြင်း၊
 သောက်စားမှုးယဇ်ခြင်း၊ အကျင့်ယိုယွင်းခြင်း၊ ကာမဂုဏ်
 လိုက်စားခြင်း၊ ရန်ဖြစ်ခြင်းနဲ့ မနာလိုခြင်းလို့ဟို ဆောင်ကြ
 စို့။

14 အဆင် ယေရှု ခရစ်ဟို လက်နက်လိုမျိုး ဝတ်ဆင်ကြ
 လော့။ ကိုယ်ကာယရဲ့ တပ်မက်ခြင်းဟို ဖြည့်ဆည်းဖို့ရန်
 မကြံစည်ကြနဲ့။

14

တခြားသူများကို တရားမစီရင်နဲ့

¹ ယုံကြည်ခြင်း အားနည်းသော သူလို့ဟို လက်ခံကြလော့၊ အဲလိုလဲ သူလို့ရဲ့ ပုဂ္ဂိုလ်ရေး ထင်မြင်ချက်များနဲ့ ပတ်သက်ပင်း သူလို့နဲ့အတူ အငြင်းအခုံ မလုပ်ကြနဲ့။

² လူတချို့ရဲ့ ယုံကြည်မှုနှိုက် ပစာအရာဟို မဆို စားလို့ရအယ်လို့ ယုံကြည်အယ်၊ အဲလိုလဲ ယုံကြည်ခြင်း အားနည်းသောသူဟ ဟင်းသီးဟင်းရွက်ဟိုသာ စားကြအယ်။

³ ပစာအရာဟို မဆို စားသောသူဟ မစားသောသူဟို မထီမဲ့မြင်မပြုစေနဲ့၊ ဟင်းသီးဟင်းရွက်သာ စားတတ်သောသူဟလည်း ပစာအစားအစာဟို မဆို စားတတ်သောသူဟို တရားစီရင်မှု မလုပ်နဲ့၊ အဲလိုလူဟို ဘုရားသခင် လက်ခံအယ်။

⁴ နင်ဟ စလိုလူဖြစ်သောကျောနဲ့ သူတပါးရဲ့ အစေခံဟို စီရင်နိုင်သလော၊ သူလို့ အောက်မြင်တာ ဖြစ်စေ၊ ကျရှုံးတာ ဖြစ်စေ၊ သူလို့ရဲ့ သခင်ဟ ဆုံးဖြတ်လိမ့်မယ်၊ သူလို့ဟ အောက်မြင်လိမ့်မယ်၊ ပစာကိုဆိုသော် အဆုင်ဟ သူလို့ဟို အောက်မြင်ဖို့ တတ်နိုင်အယ်။

⁵ အချို့လူများရဲ့ နေ့ရက်တရက်ဟ တခြားနေ့များထက် ပိုပင်း အရေးကြီးအယ်ဟု ထင်ကြပင်း တချို့ကမူ တူညီသောနေ့ရက်များ ဖြစ်အယ်လို့ ထင်ကြအယ်။ ငါ

လို့ တဦးစီဟ ငါလို့ရဲ့ စိတ်ဟို ခိုင်မာအောင် ပြုလုပ်သင့်အယ်။

⁶ နေ့ရက်ကို စောင့်ထိန်းသောသူဟ သခင်ဘုရားအတွက် စောင့်ထိန်းအယ်။ စားသောသူဟ လည်း သခင်ဘုရားအတွက် စားအယ်။ အကျော့နီးမှာ သူဟ ဘုရားသခင်ဟို ကျေးဇူးတင်အယ်။ မစားသောသူဟ လည်း သခင်ဘုရားအတွက် မစားဘဲ နေယွေ့ဘုရားသခင်ဟို ကျေးဇူးတင်အယ်။

⁷ ငါလို့အနက် စသူမျှ တကိုယ်တည်းအတွက် အသက်မဆွင်၊ တကိုယ်တည်းအတွက်သာ မသေ။

⁸ ငါလို့ အသက်ဆွင်ရင် အဆွင်အတွက် အသက်ဆွင်ပင်း၊ ငါလို့ သေခဲ့ရင်လည်း အဆွင်အတွက် သေအယ်။ အေးကျော့နဲ့ ငါလို့ အသက်ဆွင်သည် ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ငါလို့ဟို အဆွင်ပိုင်အယ်။

⁹ အေးကျော့နီးကျော့နဲ့ ခရစ်တော်ဟ သေသောသူလို့နဲ့ ဆွင်သောသူလို့ရဲ့ အဆွင်ဖြစ်လိုသောငှာ အသေခံယွေ့အသက်ပြန်ဆွင်အယ်။

¹⁰ အေးကျော့နဲ့ နင်လို့ဟ ပစာကျော့နဲ့ နင်လို့ရဲ့ ညီအကို မောင်နှမလို့ဟို စစ်ကြောစီရင်လုန်း။ သူလို့ဟို ပစာကျော့နဲ့ မထီမဲ့မြင်ပြုလုန်း။ ငါလို့ဆိသမျှဟ ဘုရားသခင်တရားစီရင်ခြင်းဟို ခံရမယ်။

¹¹ ကျမ်းစာနှိုက် ရေးသားချက်အရ၊
“အဆွင် ဟောတာဟ ‘ငါဟ အသက်ဆွင်သောဘုရား ဖြစ်

လဲ့အတိုင်း၊

ငါ့ဆွေနှိုက် လူတိုင်း ဒူးထောက်ရမယ်၊

ငါဟ ဘုရားသခင်ဖြစ်ကျောန်း လူတိုင်း မိမိစလောင်
နဲ့ ဝန်ခံရလိမ့်မယ်’ ဟု မိန့်အယ်။”

12 အေးလို့မို့ ငါလို့ဆီသမျှဟ ဘုရားသခင် စစ်ကြောခြင်း
ဟို ခံရမယ်။

သူတပါးလို့အား မားယွင်းရန် မပြုနဲ့

13 အေးကျောန် ငါလို့ဟ အခုအချင်းချင်း မစစ်ကြော
မစီရင်ဘဲ နေကြကုန်အံ့။ အဲအစား သူတပါးလို့အား ထိမိ
ယွေ့ လဲစရာ၊ အပစ်ထဲမှာ လဲကျရန် မကြံစည်ကြပါနဲ့။

14 ပကတိအလျောက် မစင်ကြယ်သော အစားအစာ
တစုံတခုမှ မဆီဟု သခင် ယေရှုနှိုက် ငါအမန် သိ
လျက် ယုံကြည်စိတ်ချအယ်။ အဲလိုလဲ အစားအစာဟို
မစင်ကြယ်အယ်ဟု မှတ်ယူသောသူအတွက် အေးအရာ
ဟ မစင်ကြယ်။

15 သူတပါးလို့ဟ နှင်စားသော အစားအစာကျောန် အ
နှောက်အယှက်ဖြစ်ခဲ့ရင်၊ အေးသူရဲ့ အပေါ်တွင် မေတ္တာ
တရား ကင်းမဲ့ရာ ရောက်အယ်။ အေးသူ လို့အတွက်
ခရစ်တော် အသေခံခဲ့တာ ဖြစ်ယွေ့ တစုံတခုသော
အစားအစာဟို စားခြင်းကျောန် အေးသူလို့ဟို မဖျက်စီး
နဲ့။

16 အေးကျောန် နှင်လို့ ကောင်းတာဟု ထင်သောအရာ
ဟ ကဲ့ရဲ့စရာ မဖြစ်စေနဲ့။

17 ဘုရားသခင်ရဲ့ နိုင်ငံတော်ဟာ အစားအသောက်နဲ့မ ဆိုင်၊ အဲလိုလဲ သန့်ဆွင်းသော ဝိညာဉ်တော်မှ ရဆိသော ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်းနဲ့ ဝမ်းမြောက်ခြင်း ဖြစ် အယ်။

18 အဲလိုမို့ အေးနည်းအားဖြင့် ခရစ်တော်ရဲ့ အစေဟို ခံ သောသူအား ဘုရားသခင် နှစ်သက်ပင်း လူလိုတွင်လည်း အသိအမှတ်ပြုကြအယ်။

19 အေး ကျော နဲ့ ငြိမ်းချမ်း ရေး နဲ့ နေ ဦး နေ ဖက် အပြန်အလှန် တည်ဆောက်မှုဟို ပို့ဆောင်ပေးသော အရာ များ ဟို လုပ်ဆောင်ရန် ငါလို့ အမြဲတမ်း အားထုတ် ကြိုးပမ်းရမယ်*။

20 ဘုရားသခင်ရဲ့ အမှုတော်ဟို အစားအစာကျောနဲ့ မ ဖျက်ဆီးနဲ့။ အစားအစာအားလုံး သန့်ဆွင်းပေမဲ့လည်း အေးအစားအစာများဟို စားသုံးခြင်းဖြင့် သူတပါးအား မှောက်မားစေသူနှိုက် အဆိုး ဖြစ်အယ်။

21 အမဲသားဟို စားခြင်း၊ စပျစ်ယေဟို သောက်ခြင်း ကိစ္စမှစယွေ၊ သူတပါးဟို လဲကျစရာအကျောန်း မဖြစ် စေဖို့ ဆောင်ကြဉ်ရမယ်။

22 အေးကျောနဲ့ ဟေအရာများနဲ့ ပတ်သက်ယွေ နင် ဟ စလို ယုံကြည်ချက်ဟို မဆို နင်နဲ့ ဘုရားသခင် ကြား တွင် ထားပါ။ မိမိမန်တာဟု ယုံကြည်လဲ့အတိုင်း တရား စစ်ဆေးခြင်း မခံသောသူဟာ မင်္ဂလာဆီအယ်။

* 14:19 ငါလို့ အမြဲတမ်း အားထုတ်ကြိုးပမ်းရမယ်၊ တချို့ လက်ရေးမူများတွင် ငါလို့ အမြဲတမ်း ကြိုးစားရမယ်၊ ဟူယွေ ပါဆီအယ်။

23 အဲလိုလဲ သံသယဆိစ္စနဲ့ စားသောသူ စသူမဆို အပစ်စီရင်ခြင်းဟို ခံရအယ်၊ ပစာကိုဆိုသော် သူလို့ စားလဲ့အစားအစာဟ ယုံကြည်ခြင်းနဲ့ မသက်ဆိုင်၊ ယုံကြည်သော စိတ်မဆိဘဲ ကျင့်သောအကျင့်လို့ဟ အပစ်ဆိကြအယ်။

15

ကိုယ့်အလိုဟို မလိုက်ဘဲ သူတပါးရဲ့ အလိုဟို လိုက်ခြင်း

1 အား ဆိသော ငါလို့ဟ ကိုယ့်အလိုဟို မလိုက်၊ အားနည်းသော သူလို့ရဲ့ အားနည်းခြင်းဟို သည်းခံရမယ်။

2 ငါလို့ တယောက်ချင်းစီဟ အိုင်နီးချင်းများအား သူလို့ရဲ့ ကောင်းကျိုးအတွက် သူလို့ဟို တည်ဆောက်ပေးသင့်အယ်။

3 အကျောန်းမှာ ခရစ်တော်ဟ မိမိနှစ်သက်လဲ့အတိုင်း မပြုခဲ့ပေ။ အဲအစား ကျမ်းစာလာလဲ့အတိုင်း “ကိုယ်တော်ဟို ကဲ့ရဲ့သော သူလို့ရဲ့ စကားဟ ငါ့အပေါ်ဟို ရောက်အယ်” ဟု ဖြစ်အယ်။

4 အကျောန်းမှာ ကျမ်းစာနှိုက် ရေးသားခဲ့လဲ့ အရာအားလုံးဟာ ငါလို့ဟို သင်ပေးဖို့ ရေးထားတာပါ။ အေးကျောန့် ကျမ်းစာနှိုက်ပါသော သည်းခံခြင်းနဲ့ ခွန်အားပေးခြင်းအားဖြင့် ငါလို့ မျော်လင့်ချက် ဆီရန် ဖြစ်အယ်။

5 သည်းခံ ခြင်း နဲ့ ခွန်အား ပေး ခြင်း ဟို ပေးသော ဘုရားသခင်ဟ ယေရှု ခရစ်တော်ဟို စံနမူနာ လိုက်ခြင်း

အားဖြင့် နှင်လို့ဟ တညီတညွတ်တည်း ဖြစ်နိုင်ခြင်း အလို
ငှာ ကူမပါစေ။

⁶ အဲကျောန် နှင်လို့ဟ ငါလို့ အဆုင် ယေရှု ခရစ်တော်ရဲ့
အဖတည်းဟူသော ဘုရားသခင်ဟို တညီတညွတ်တည်း
စလောင်ဖြင့် ဂုဏ်တော်ဟို ချီးမွန်းနိုင်ကြလိမ့်မယ်။

လူမျိုးခြားလို့အတွက် သတင်းကောင်း

⁷ ခရစ်တော်ဟ နှင်လို့ဟို လက်ခံသလိုမျိုး ဘုရားသခင်
ရဲ့ ဘုန်းတော် ထင် ဆွား ဖို့ အတွက် နှင် လို့ ဟ လည်း
အချင်းချင်း တယောက်ဟို တယောက် လက်ခံကြလော့။

⁸ ဘုရားသခင်ဟ ကတိတည်သောသူ ဖြစ်ကျောန်း
ပြသရန်၊ သူလို့ရဲ့ ဖိုးဖေးလို့အား သူရဲ့ ကတိ မန်ကန်လာ
ဖို့ ပြုလုပ်ရန် ခရစ်တော်ရဲ့ ဖဝါအသက်တာ အစေခံခြင်း
ဟို ယုဒအမျိုးသားလို့ရဲ့ အကျိုးအတွက် ဆောင်ရွက်တာ
လို့ ငါဆိုအယ်။

⁹ ဘုရားသခင်ရဲ့ ကရုဏာဟို လူမျိုးခြားလို့ဟ ချီးမွန်း
နိုင်ကြစေရန် အတွက်လည်း ဆောင်ရွက်အယ်။ ကျမ်းစာ
အရ၊

“အေး ကျောန် ငါဟ လူမျိုးခြား လို့ အများ ထဲ မှာ
ကိုယ်တော်ဟို ချီးမွန်းလိမ့်မယ်၊
ကိုယ်တော် ဟို ချီးမွန်းသီချင်း ဆို လိမ့် မယ်” ဟု
ဖော်ပြပါဆီအယ်။

¹⁰ နောက်တခါ ထပ်ပြောတာဟ၊

“လူမျိုးခြား များ၊ ဘုရားသခင် ရဲ့ လူ များ နဲ့ အတူ
ဝမ်းမြောက်ကြလော့။”

11 နောက်တခါ

“လူမျိုးခြားအားလုံးလို့၊ အဆင်တို ချီးမွန်းကြလော့၊
လူအားလုံးလို့၊ ကိုယ်တော်တို့ ချီးမွန်းကြလော့။”

12 ပင်းနောက် ဟေရှာယဟ၊

“ယေရှုရဲ့ အမြစ်တဦးဟ ပေါ်လာလိမ့်မယ်၊
သူဟ လူမျိုးခြားလို့တို အုပ်စိုးလိမ့်မယ်၊
အေးသူလို့ဟ သူတို့ မျော်လင့်ကြလိမ့်မယ်” ဟု ဆို
အယ်။

13 နင်လို့ရဲ့ မျော်လင့်ခြင်းဟ သန့်ဆင်းသော ဝိညာဉ်
တော် ရဲ့ တန်ခိုးအားဖြင့် ဆက်လက် အသက်ဆိုင်နီ
နီရန်အတွက် မျော်လင့်ခြင်းရဲ့ အရင်းအမြစ်ဖြစ်သော
ဘုရားသခင်ဟ နင်လို့ရဲ့ ယုံကြည်ခြင်းအားဖြင့် နင်လို့အား
ဝမ်းမြောက်ခြင်းနဲ့ ငြိမ်သက်ခြင်းတို့ ပေးသနားပါစေ။

ပေါလုရဲ့ ရဲရင့်စွာ ရေးသားရခြင်းရဲ့ အကျောန်းအရင်း

14 ငါ့ ညီအကို မောင်နှမလို့၊ ကောင်းမြတ်ခြင်းနဲ့ ပြော
စုံတယ်လို့ ငါတတ်တိုင်း သေချာ သိရအယ်၊ နင်လို့မှာ
ဗဟုသုတအားလုံး ဆီပင်း၊ တယောက်တို့ တယောက်
သင်ပေးနိုင်ကျောန်းတို့ ငါ ယုံကြည်အယ်။

15 အဲလိုလဲ အေးစာထဲမှာ နင့်တို့ ငါဟ သတိပေးထား
တဲ့ တချို့ အကျောန်းအရာတွေနဲ့ ပတ်သက်ပင်း အတော်
လေး ရဲရင့်ခဲ့အယ်။

16 လူမျိုးခြားများအတွက် ငါ့ဟို ခရစ်တော် ယေရှုရဲ့ အမှုတော်ဟို ထမ်းဆောင်သူ ဖြစ်စေအယ်။ ဘုရားသခင် ရဲ့ ကောင်းမြတ်သော သတင်းနဲ့ဆိုင်လဲ့ ယဇ်ပုရောဟိတ် အမှုဟို ဆောင်ရွက်စေပင်း အေးလူမျိုးခြားလို့ဟို သန့် ဆိုင်းသော ဝိညာဉ်တော်အားဖြင့် သန့်ဆိုင်းစေခြင်း ခံရ လဲ့ နှစ်သက်လက်ခံဖွယ် ပူဇော်သကာ ဖြစ်စေရန် ငါအား ဘုရားသခင် ပေးလဲ့ ကျေးဇူးတော်အားဖြင့် နင်လို့ဟို တ ဖန် သတိပေးရန် အချို့အပိုင်းနှိုက် ငါရဲဝံ့စွာ ရေးခဲ့အယ်။

17 ခရစ်တော် ယေရှုအားဖြင့် တလုံးတဝတည်းဆီရင် ဘုရားသခင်ရဲ့ အစေခံခြင်းဟို ဂုဏ်ယူနိန်အယ်။

18 အကျောင်းမှာ လူမျိုးခြားလို့ နာခံမှု ဆီစေရန် ခရစ်တော် ဟ ငါ့ဟို အသုံး ပြုယွေ တရား စကား နဲ့ လုပ်ဆောင်မှုအားဖြင့် လည်းကောင်း၊

19 နိမိတ်လက္ခဏာနဲ့ အံ့ဩဖွယ် အရာ တန်ခိုးတော် အားဖြင့် လည်းကောင်း၊ ဘုရားသခင်ရဲ့ ဝိညာဉ်တော် တန်ခိုးတော်အားဖြင့် လည်းကောင်း ပြုသောအမှုအရာလို့ ကျောနဲ့ မဟုတ်ရင် ငါဟ စလို အရာဟိုမျှ ရဲဝံ့စွာ ပြော မှာ ဟုတ်ဝူး။ အေးလို့မို့ ငါဟ ယေရှုရှလင်မြို့မှ ကူလု ရိုပြေအထိ ရောက်ဆီလဲ့ အရပ်ရပ်နှိုက် ခရစ်တော်ရဲ့ သတင်းကောင်းဟို အကုန်အစင် ကြေညာခဲ့ပီ။

20 ငါဟ သူတပါး တည်ဆောက်ထားသော တိုက် မြစ်ပေါ်တွင် မတည်ဆောက်ရန် ခရစ်တော်ရဲ့ အကျော န်း သတင်းကောင်းဟို မကြားဖူးလဲ့ နေရာ များတွင်

ဟောပြောရန် ငါ့ရည်မှန်းချက် ဖြစ်အယ်။

²¹ ကျမ်းစာနှိုက်၊

“အေးသူရဲ့ အကျော့န်းကို စသူမှ မပြောပေမဲ့လည်း သူ့လို့
ဟ မျှော်ရလိမ့်မယ်၊

မကြားဖူးသော သူ့လို့ဟလည်း နားလည်ကြလိမ့်
မယ်” ဟု ဟောအယ်။

ပေါလု ရောမမြို့ဟို သွားရန် စီစဉ်ခြင်း

²² အေးကျော့န်း နှင်လို့ဆေဟို လာဖို့ ငါ အကြိမ်ကြိမ်
တားဆီး ခံခဲ့ရအယ်။

²³ အခုဟတော့ ငါသည် အဲဒေသများနှိုက် ငါ့အလုပ်ဟို
ပီးအောက်လုပ်ပင်း၊ နှင်လို့ဆေဟို လာရန် လွန်ခဲ့သော နှစ်
ပေါင်းများစွာဟ အလိုဆီသောကျော့န်း၊

²⁴ ငါ အခု လာဖို့ မျော်လင့်အယ်။ ငါ စပိန်ဟို သွားလဲ့
လမ်းမှာ နှင်လို့ဟို တွေ့ချင်အယ်၊ ငါ ခဏ နှင်လို့ဆေဟို
သွားရောက်လည်ပတ် ပျော်မွေ့ပင်းနောက် အေးအရပ်ဟို
သွားရန် ငါ့အား ကူညီမစ စေလိုပါအယ်။

²⁵ စလိုပဲဖြစ်ဖြစ် ခုတင်ချင်း ဘုရားသခင်ရဲ့ လူများဟို
အစေခံဖို့ ယေရုရှလင်မြို့ဟို ငါသွားမယ်။

²⁶ အကျော့န်းမှာ မာကေဒေါနိုပြေနဲ့ အခါယပြေဆီ
အသင်းတော်လို့ဟ ယေရုရှလင်မြို့ဆီ သန့်ဆွင်းသူများ
ထဲမှ ဆင်းရဲသောသူလို့ဟို ပေးလှူထောက်ပံ့ရန် ဆုံးဖြတ်
ကြအယ်။

27 အဲဆိုးဖြတ်ချက်မှာ မိမိလို့ စေတနာအလျောက်သာ ဖြစ်အယ်၊ အမန်အားဖြင့်ဆိုသော် အေးဆင်းရဲသော သူ လို့အား ကူညီမစရန် သူလို့မှာ တာဝန်ဆီအယ်။ ယုဒ အမျိုးသားလို့ဟ မိမိလို့ ခံစားရလဲ့ ဝိညာဉ်ဆုကျေးဇူးများ ဟို လူမျိုးခြားလို့အား ဝေငှကြအယ်ဖြစ်ရာ လူမျိုးခြား လို့ဟလည်း ယုဒအမျိုးသားလို့အား စားဝတ်နေရေး ကိစ္စ တွင် အကူအညီ ပေးသင့်ကြပေအယ်။

28 ငါ အဲဒီတာဝန်ပီးတဲ့အခါ သူလို့အတွက် ရဆီထားလဲ့ ငွေအားလုံးဟို အပ်ပေးပင်းမှ စပိန်ပြေဟို ငါ သွားမယ်၊ လမ်းကြို ကြိုက်ယွေ နင်လို့ဆေဟို ဝင်ရောက်လည်ပတ် မယ်။

29 နင်လို့ဆီရာဟို ငါ ရောက်သောအခါ ခရစ်တော်ရဲ့ ကောင်းချီး အပြေအစုံနဲ့ ငါရောက်လာမယ်ဟို ငါ သိ အယ်။

30 ညီအကို မောင်နှမလို့၊ ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်နဲ့ ဝိညာဉ်တော်ရဲ့ မေတ္တာတော်အားဖြင့် ဘုရား သခင်ဆေ စိတ်အားထက်သန်စွာ ဆုတောင်းခြင်းဖြင့် ငါရဲ့ ဒုက္ခဝေဒနာဟို မျှဝေခံစားဖို့ရန် နင်လို့အား ငါ တိုက်တွန်း နှိုးဆော်ပါအယ်။

31 ငါဟ ယုဒပြေဆီ မယုံကြည်သူလို့ရဲ့ ဘေးရန်မှ လွတ်မြောက်စေနိုင်ရန်နဲ့ ငါရဲ့ အစေခံမှုဟို ယေရှုရှလင် မြို့ဆီ ဘုရားသခင်ရဲ့ လူစုတော်ဟ ဝမ်းသာစွာ လက်ခံနိ န်ကြစေရန် ဆုတောင်းကြလော့။

³² အေး လို မို့ ဘုရားသခင် အ လို ဆီ ရင် ငါဟ
ဝမ်းမြောက်စွာ နင်လို့ဆေဟို လာယွေ နင်လို့နဲ့အတူ ပျော်
ရွှင်စွာ နားနေခွင့်ဟို ရဆိပါလိမ့်မယ်။

³³ ငြိမ်သက် ခြင်း ရဲ့ အ ဆွင် ဘုရားသခင် ဟ နင် လို့
အားလုံးနဲ့ အတူဆိပါစေသော၊ အာမင်။

16

ကိုယ်ရေးကိုယ်တာ နှုတ်ဆက်စကားများ

¹ ကင်ခြေမြို့ အသင်းတော်တွင် အစေခံသောသူ၊ ငါလို့
ရဲ့ ညီမဖြစ်သူ ဖိဗေရဲ့ အကျောန်းဟို ငါ မိတ်ဆက် အပ်နှံ
လိုပါအယ်။

² ဘုရားသခင်ရဲ့ လူဖြစ်လဲ့အတိုင်း အဆွင်ရဲ့ နာမနှိုက်
သူမဟို လက်ခံ ကြလော့။ နင်လို့ဆေဟ အကူအညီလို
သမျှ သူမဟို အကူအညီ ပေးကြလော့။ သူမဟ ရမ်း
ဆာသော လူများအတွက် မိတ်ဆွေကောင်း ဖြစ်ပင်း ငါ
နဲ့လည်း မိတ်ဆွေကောင်း ဖြစ်အယ်။

³ ခရစ်တော် ယေရှု ရဲ့ အစေ ဟို ခံ ရာတွင် ငါ့ ရဲ့
လုပ်ဖော်ဆောင်ဖက်များဖြစ်သော ပြစ်ကိလနဲ့ အာကုလ
လို့အား ငါရဲ့ နှုတ်ဆက်စကား ပေးပို့လိုက်ပါအယ်။

⁴ သူလို့ဟ ငါ့အတွက် အသက်စွန့် ကြိုးစား ဆောင်ရွက်
ခဲ့သူများ ဖြစ်ကြအယ်။ သူလို့အား ငါတဦးတည်း သာ
မက လူမျိုးခြား အသင်းတော်လို့ဟိုလည်း ကျေးဇူးတင်
ကြအယ်။

⁵ သူလို့ရဲ့ နေအိုင်နှိုက် တွေ့ဆုံလဲ့ အသင်းတော်ဟို လည်း ငါနှုတ်ဆက်ပေးကြလော့။

အာရှပြေတွင် ဦးရင်ဆုံး ခရစ်တော်ဟို လက်ခံလာသူ ငါ့ရဲ့ ချစ်လှစွာသော မိတ်ဆွေ ဧပဲနပ်ဟို နှုတ်ဆက်ပေး ကြလော့။

⁶ နင်လို့အတွက် အလုပ်ဟို ကြိုးစားလုပ်ပေးတဲ့ မာရီဟို နှုတ်ဆက်ကြလော့။

⁷ အနုဗြောနိတ်နဲ့ ယုနီ *လို့ဟိုလည်း နှုတ်ဆက် ကြလော့။ သူလို့ဟ ငါနဲ့အတူ အကျဉ်းခံခဲ့သော ယုဒ အမျိုးသားများ ဖြစ်ကြအယ်။ သူလို့ဟ တမန်တော်များ တွင် ထင်ပေါ်ကျော်ကြားသောသူများ ဖြစ်ကြအယ်။ ငါ့ ထက် အရင် ခရစ်ယာန်ဖြစ်လာသော သူများလည်း ဖြစ် ကြအယ်။

⁸ အဆွင်နဲ့ မိတ်သဟာယ ဖွဲ့ခြင်းနှိုက် ငါ့ရဲ့ ချစ်လှစွာ သော အမှပလိဟို နှုတ်ဆက်ကြလော့။

⁹ ခရစ်တော် ရဲ့ အစေခံ ရာတွင် ငါ့ ရဲ့ လုပ်ဖော်ဆောင်ဖက် ဖြစ်သူ ဥရဗန်နဲ့ ငါ့ရဲ့ ချစ်လှစွာ သော မိတ်ဆွေ သတာဒုဟိုလည်း နှုတ်ဆက်ကြလော့။

¹⁰ ခရစ်တော်အား သစ္စာဆီမှုဟို သက်သေပြလျက် ဆီသော အပေလေဟိုလည်း နှုတ်ဆက်ကြလော့။ အာရီ တုတောဗုလုရဲ့ မိသားစုဝင်များဟိုလည်း နှုတ်ဆက်ကြ လော့။

* **16:7** ယုနီ၊ အဲဟာမဟုတ်ရင် ယုနီယ၊ တချို့ လက်ရေးမူကျမ်းများတွင် ယုလီ၊ ဟုယွေ ပါဆီအယ်။

11 ယုဒအမျိုးသားချင်းဖြစ်သူ ဟေရောဒျုန်ဟိုလည်း နှုတ်ဆက်ကြလော့။ သခင်ဘုရားနှိုက် ဆီလဲ့ တဘဲ တော်ဖြစ်သော နာကီသုလို့ဟိုလည်း နှုတ်ဆက်ကြလော့။

12 အဆုင်ရဲ့ အစေဟို ဆောင်ရွက်သူ တရုဖဲနဲ့ တရုဖော သလို့ဟိုလည်း နှုတ်ဆက်ကြလော့။ အဆုင်အတွက် ရမ်း ဆာသော အလုပ်လုပ်သော ငါရဲ့ ချစ်လှစွာသော ပေရသီ ဟိုလည်း နှုတ်ဆက်ကြလော့။

13 အဆုင် ရွေးချယ်ထားသောသူ ရုဖုနဲ့ ငါ့ဟို သားတ ယောက်လိုမျိုး အမြဲတမ်း ကျွေးမွေးသော သူရဲ့ အမေဟို နှုတ်ဆက်ပေးကြလော့။

14 အသိုကြိတ်၊ ဖလေကုန်၊ ဟေရမ၊ ပတ်ရောဘ၊ ဟေ ရမေမှစယွေ့ သူလို့နဲ့ အခြား ခရစ်ယာန် ညီအကိုများ အားလုံးလို့ဟို နှုတ်ဆက်ပေးကြလော့။

15 ဖီလောလုပ်နဲ့ ယုလီ၊ နေရု၊ နေရုရဲ့ ညီမ ဩလုမှ ပမှစယွေ့ သူလို့နဲ့အတူနေသော ဘုရားသခင်ရဲ့ လူများ အားလုံးလို့ဟို နှုတ်ဆက်ပေးကြလော့။

16 တယောက်နဲ့တယောက် သန့်ဆွင်းသော နမ်းခြင်းဖြင့် နှုတ်ဆက်ကြလော့။ ခရစ်တော်ရဲ့ အသင်းတော်များဟ နင်လို့ဟို နှုတ်ဆက်လိုက်အယ်။

နောက်ဆုံး ညွှန်ကြားချက်များ

17 ငါ့ ညီအကို မောင်နှမလို့ နင်လို့ ခံယူရပင်းသော ဆုံးမဩဝါဒများဟို ဆန့်ကျင်လျက် လူလို့အား ကွဲပြား

စေခြင်း၊ လူလို့ရဲ့ ယုံကြည်ချက်ကို စိတ်ပျက်စေသောသူ လို့အား သတိပြုလျက် ဆောင်ဆွားကြလော့ဟု နင်လို့ဟို တိုက်တွန်း နှိုးဆော်ပါအယ်။

18 အကျောန်းမှာ သူလို့ဟ ငါလို့ရဲ့ အဆုင် ခရစ်တော် ရဲ့ အစေကို ခံသူများ မဟုတ်ဘဲ၊ သူလို့ရဲ့ ကိုယ်ပိုင်အရာ ကိုယ်သာ စိတ်ဝင်စားကြသူများ ဖြစ်ကြအယ်။ သူလို့ရဲ့ ချိုသာသော စကားများနဲ့ မြှောက်ပင့်သော စကားများဖြင့် အပစ်ခံသူလို့ဟို လှည့်စားတတ်ကြအယ်။

19 နင်လို့ရဲ့ နာခံမှုဟ လူတိုင်း ကြားသိရလဲ့အတွက် ကျောနဲ့ နင်လို့အပေါ်နှိုက် ငါ ဝမ်းမြောက်ခြင်း ဆီအယ်။ ကောင်းလဲ့အရာနှိုက် နင်လို့ဟ ပညာဆီများ ဖြစ်ပင်း မ ကောင်းသောအမှုနဲ့ ပတ်သက်ပင်း အပစ်ကင်းသူများ ဖြစ် စေလိုအယ်။

20 ငြိမ်သက်ခြင်းရဲ့ အဆုင်ဖြစ်သော ဘုရားသခင်ဟ စာတန်ဟို နင်လို့ရဲ့ ခြေထောက်အောက်တွင် မကြာခင် ချေမှုန်းလိမ့်မယ်။

ငါလို့ အဆုင် ယေရှုရဲ့ ကျေးဇူးတော်ဟို နင်လို့ ခံစားကြ ရပါစေ။†

21 ငါ့ရဲ့ လုပ်ဖော်ဆောင်ဖက်ဖြစ်သော တိမောသေနဲ့ ယုဒအမျိုးသားဖြစ်ကြသော လူကိ၊ ယာသုန်နဲ့ သောသိ ပတရုလို့ဟိုလည်း နင်လို့ဟို နှုတ်ဆက်ကြအယ်။

† 16:20 တချို့ လက်ရေးမူကျမ်းများတွင် အေးစကျောန်းဟို မြုပ်ထားအယ်။ 16:21 တ ၁၆.၁

22 ဟေစဟို ရေးသော ငါ တေရတိဟ ဘုရားသခင်ရဲ့ နာမနှိုက် နင်လို့ဟို နှုတ်ဆက်လိုက်ပါအယ်။

23 ငါ့အား ဧည့်ဝတ်ပြုသူ၊ အသင်းတော်ဝင်အပေါင်းလို့ ဝတ်ပြုရာ အိုင်ဆိုင် ဂါယုဟလည်း နင်လို့ဟို နှုတ်ဆက် လိုက်အယ်။ မြို့တော် ဘဏ္ဍာထိန်း ဧရတုတု၊ ငါလို့ရဲ့ ညီအကို ကွာတုဟို လည်းကောင်း နင်လို့အား နှုတ်ဆက် လိုက်အယ်။

24 ‡

ဂုဏ်တော် ချီးမွန်းလဲ့ ဆုတောင်းခြင်းဖြင့် အဆုံးသတ် ခြင်း

25 ဘုရားသခင် ရဲ့ ဂုဏ်တော် ဟို ချီးမွန်း ကြ ပါ စို့။ အဲသူဟ ယေရှု ခရစ်တော်ရဲ့ အကျောင်း ငါဝေငှလဲ့ သတင်းကောင်း အရသော် လည်းကောင်း၊ ဆွေကာလ အဆက်ဆက် နှိုက် အောင်း နေ ခဲ့ သော အမန် တရား ပေါ်လွင် ထင်ဆွားချက်အရ သော်လည်းကောင်း၊ နင်လို့ ဟို ယုံကြည်ခြင်းနှိုက် ခိုင်မြဲစေနိုင်သူ ဖြစ်အယ်။

26 အခု စလိုပဲ ဖြစ်ဖြစ် ပရောဖက် များ ရေးသား သောအရာအားဖြင့် လူမျိုးအားလုံးလို့ဟ ဘုရားသခင်ဟို ယုံကြည်ကာ ကိုယ်တော်ရဲ့ စကားဟို နားထောင်လာကြ

16:23 တ ၁၉:၂၉: ၁ ကော ၁၁၄: ၂ တိ ၄:၂၀ ‡ **16:24** အချို့ လက်ရေးမူကျမ်းများတွင် အခန်းငယ် ၂၄၊ ငါတို့သခင် ယေရှုခရစ်ရဲ့ ကျေးဇူးတော်ကို နင်တို့အားလုံး ခံစားကြရပါစေသော။ အာမင်။ ကို တခြား အခန်းငယ် ၂၇ နောက်မှာ ဖြည့်စွက်ထားအယ်။

စေရန် ထာဝရ အသက်ဆိုင်လွှဲ ဘုရားရဲ့ အမိန့်အရ အေး
အမန်တရားဟ သိသာထင်ရှားလာလေပီ။

²⁷ ပညာနဲ့ ပြေစုံလွှဲ တဆူတည်းသော ဘုရားသခင်ဟ
ယေရှု ခရစ်အားဖြင့် ထာဝရ ဘုန်းကြီးစေသတည်း။ အာ
မင်။§

§ 16:27 တချို့ လက်ရေးမူကျမ်းများတွင် အေးမှာအခန်းငယ် ၂၅-၂၇
များဆိပင်း နောက် ၁၄.၂၃ မှာဆိအယ်၊ တခြားမှာဟ ၁၄.၂၃ ပင်းနောက်
သူလို့တခုပဲ ဆိကြအယ်၊ တခုဟ ၁၅.၃၃ နောက်မှာ ဆိကြအယ်။

ဓမ္မသစ်ကျမ်း နေ့ဘာသာစကား

Danu: ဓမ္မသစ်ကျမ်း နေ့ဘာသာစကား (Bible)

copyright © The Word for the World International

Language: (Danu)

Contributor: The Word for the World International

နေ ဓမ္မသစ်ကျမ်း

The New Testament in Danu Language

The Word for the word

This translation is made available to you under the terms of the Creative Commons Attribution Share-Alike license 4.0.

You have permission to share and redistribute this Bible translation in any format and to make reasonable revisions and adaptations of this translation, provided that:

You include the above copyright and source information.

If you make any changes to the text, you must indicate that you did so in a way that makes it clear that the original licensor is not necessarily endorsing your changes.

If you redistribute this text, you must distribute your contributions under the same license as the original.

Pictures included with Scriptures and other documents on this site are licensed just for use with those Scriptures and documents. For other uses, please contact the respective copyright owners.

Note that in addition to the rules above, revising and adapting God's Word involves a great responsibility to be true to God's Word. See Revelation 22:18-19.

2025-05-01

PDF generated using Haiola and XeLaTeX on 1 May 2025 from source files dated 1 May 2025

8aba2da5-2a35-5ff6-9d27-1e96563449b2